

ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌
ဝိပဿနာကမ္မဋ္ဌာန်း စတင်ပြခဲ့သည်မှ
၂၅-နှစ်အတွင်း နှစ်ပတ်လည်

မဟာစည် ဩဝါဒကထာပေါင်းချုပ်




ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
သာသနာရေးဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်

ခ
၂]

မဟာစည်သာသနာ့ရိပ်သာ
မှတ်တမ်းဌာနစိတ်


ဗုဒ္ဓသာသနာနဂ္ဂဟအဖွဲ့ချုပ်
အမှတ်(၁၆) သာသနာ့ရိပ်သာလမ်းဗဟန်း



အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌
ဝိပဿနာကမ္မဋ္ဌာန်း စတင်ပြခဲ့သည်မှ
၂၅-နှစ်အတွင်း နှစ်ပတ်လည်

မဟာစည် ဩဝါဒကထာပေါင်းချုပ်



ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
သာသနာရေးဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်

ထုတ်ဝေသူ။ ။မင်္ဂလာဦးအောင်မြင် မှတ်ပုံတင်အမှတ် (၀၁၀၆၇)
အကျိုးတော်ဆောင် (ပဋိပတ္တိသာသနာပြု မဟာစည်
ရံပုံငွေ) ဗုဒ္ဓသာသနာ့နဂါးအဖွဲ့ချုပ်၊ အမှတ် ၁၆၊
သာသနာ့ရိပ်သာ၊ ဟာမစ်တိတ်လမ်း၊ ကုက္ကိုင်း၊
ရွှေကုန်းတိုင်စာတိုက်၊ ရန်ကုန်။

ဘာသာရေးဆိုင်ရာ စာပေခွင့်ပြုချက်အမှတ် (၇၅၄၄)

ရန်ကုန်မြို့၊ ကမ္ဘာအေးစာတိုက်-ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ၊
မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာ့အဖွဲ့ပုံနှိပ်တိုက်တွင် အတွင်းရေးမှူး
(အုပ်ချုပ်ရေးအရာရှိချုပ်) ဦးလှမောင် M. A., M. S., B. L.
(မှတ်ပုံတင်အမှတ် ၀၈၇၉) က ပုံနှိပ်သည်။

ဒီဒါနိ

ဘဝတု သဗ္ဗမင်္ဂလံ၊

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး သည်၊ ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ဝိပဿနာတရား ပြသတော်မူသည်မှာ ၁၃၃၆-ခုနှစ် နတ်တော်လပြည့် နေ့၌ (၂၅) နှစ် ပြည့်မြောက်ပါသည်။ ယင်း (၂၅) နှစ် အတွင်း၌ သြဝါဒခံယူပူဇော်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပ ခဲ့ပါသည်။

၁၃၁၂-ခုနှစ် ပဌမအကြိမ် ကျင်းပသော သြဝါဒ ခံယူ ပူဇော်ပွဲတစ်ပါး ၁၃၁၃-ခုနှစ်မှစ၍ ကျင်းပခဲ့သော သြဝါဒ ခံယူပူဇော်ပွဲတို့၌ နယ်လေးရပ်မှ ရဟန်းရှင်လူ ယောဂီ အပေါင်းတို့ ပျားပန်းခပ်မျှ ထောင်ပေါင်း များစွာ လာရောက်သြဝါဒခံယူ ပူဇော်ကြပါသည်။

ထိုနှစ်မှစ၍ ရှမ်း၊ ပလောင်၊ ကယား စသော ပြည်နယ် ရဟန်းရှင်လူ ယောဂီအပေါင်းတို့လည်း လာရောက် သြဝါဒ ခံယူပူဇော်ကြသောကြောင့် တချို့နှစ်များ၌ ပရိသတ် များလွန်းသဖြင့် ရှမ်း၊ ပလောင် ရဟန်းရှင်လူ ယောဂီ တို့အား သြဝါဒခံယူပူဇော်ရန် တရက်သီးခြား စီစဉ်ပေး ရသည်လည်း ရှိခဲ့ပါသည်။

မဟာစည် သြဝါဒကထာပေါင်းချုပ်

မ ဝ တိ က ဝ

အကြောင်းအရာ	စာမျက်နှာ
၁၃၁၂-ခုနှစ် ယမ္မာ ဓမ္မံ ဂါထာတရားတော်	၂
၁၃၁၃-ခုနှစ် မဟာပစ္စဝေက္ခဏာ(၇)ပါးတရားတော်	၃
၁၃၁၄-ခုနှစ် ယင်းတရားပင် ထပ်ဟောသည်	၈
၁၃၁၅-ခုနှစ် သြဝါဒပါတိမောက်တရားတော်	၈
၁၃၁၆-ခုနှစ် ယင်းတရားပင် ထပ်ဟောသည်	၁၀
၁၃၁၇-ခုနှစ် ယင်းတရားနှင့် အကျဉ်းချုပ် သြဝါဒသုံးပါး	၁၀
၁၃၁၈-ခုနှစ် ယင်းတရားနှင့် ကုမ္ဘုပ္ပမံဂါထာ တရားတော်	၁၁
၁၃၁၉-ခုနှစ် ယင်းတရားနှင့် အရှင်မဟာကဿပ ရသည့် သြဝါဒသုံးပါး	၁၂
၁၃၂၀-ခုနှစ် ကုမ္ဘုပ္ပမံဂါထာတရားနှင့် သြဝါဒ သုံးပါး ၂-ရပ်	၁၃
၁၃၂၁-ခုနှစ် မဟာပစ္စဝေက္ခဏာစသည်	၁၅
၁၃၂၂-ခုနှစ် စက္ကဝတ္တိသုတ်တရားတော်	၁၆
၁၃၂၃-ခုနှစ် သီလဝန္တ-သုတဝန္တသုတ်တရားတော်	၁၉

[၈]

မာတိကာ

အကြောင်းအရာ	စာမျက်နှာ
၁၃၂၄-ခုနှစ် မဟာပစ္စဝေက္ခဏာစသည်	 ၂၁
၁၃၂၅-ခုနှစ် ပဋိပတ္တိပူဇနာကာရတရားတော်	 ၂၁
၁၃၂၆-ခုနှစ် ယင်းတရားပင် ထပ်ဟောသည်	 ၂၅
၁၃၂၇-ခုနှစ် အရိယာပုဂ္ဂိုလ်တရားတော်	 ၂၅
၁၃၂၈-ခုနှစ် အရိယာ (၇) ပါးတရားတော်	 ၃၀
၁၃၂၉-ခုနှစ် အရိယာပုဂ္ဂိုလ်တရားတော်ပင် ထပ်ဟောသည်	 ၃၃
၁၃၃၀-ခုနှစ် ကျောင်းအနုမောဒနာနှင့် သြဝါဒ	၃၃
၁၃၃၁-ခုနှစ် ဓမ္မဒါယာဒသုတ်တရားတော်	 ၃၈
၁၃၃၂-ခုနှစ် အကျယ်ဝေဘန်ချက်နှင့် ယင်း တရားတော်ပင်	 ၄၂
၁၃၃၃-ခုနှစ် အနာဂတဘယသုတ္တန်တရားတော်	၄၆
၁၃၃၄-ခုနှစ် ယင်းတရားတော်ပင် ထပ်ဟောသည်	၄၉
၁၃၃၅-ခုနှစ် ဂေါလိယာနိသုတ်-ရဟန်းကောင်း ကျင့်စဉ်တရားတော်	 ၅၀
၁၃၃၆-ခုနှစ် သြဝါဒပါတိမောက်နှင့် ယင်းဂါထာ တို့၏အနက်	 ၅၂
ရည်ရွယ်ချက်ပြည့်စုံသော သြကာသ ကန်တော့ခန်း	 ၅၇

မာတိကာပြီး၏။

ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ဝိပဿနာကမ္မဋ္ဌာန်း
စတင်ပြခဲ့သည်မှ ၂၅-နှစ်အတွင်း နှစ်ပတ်လည်
မဟာစည် ဩဝါဒကထာ ပေါင်းချုပ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ၁၃၁၁-ခုနှစ် နတ်တော်
လပြည့်နေ့တွင် ဓမ္မစကြာသုတ် တရားတော်ကြီးကို မဟာ
ကြား၍ ကမ္မဋ္ဌာန်းဌာနအဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။
ထိုနေ့မှစ၍ တရားအားထုတ်ကြသော ပဌမဆုံး ယောဂီ
များမှာ ၂၅-ဦးရှိခဲ့သည်။ နေ့စဉ်လိုလိုပင် ယောဂီအသစ်
များ လာရောက်၍ အားထုတ်ကြသဖြင့် ၁၃၁၂-ခုနှစ်တော်
လသို့ ရောက်သော အခါ ယောဂီပေါင်း (၅၈၆)ယောက်
ရှိခဲ့လေသည်။

ထိုအခါမှာ တလ နှစ်လ စသည် အားထုတ်ပြီး၍ ပြန်
သွားကြသော ယောဂီဟောင်းတို့အား မိမိတို့ အားထုတ်
ခဲ့ရာ ဌာနသို့ ရောက်၍ ယခင်က အားထုတ်ခဲ့ပုံကို ပြန်လည်
သတိရလျက် စိတ်အား တက်ကြွစေရန်နှင့် ယောဂီ
အဟောင်း အသစ်များ အချင်းချင်း တွေ့ဆုံ၍ မိတ်သင်္ဂဟ
ဖြစ်လျက် စည်းလုံးညီညွတ် ပဋိပတ္တိသာသနာကို အားပေး

၂ မဟာစည် သြဝါဒကထာပေါင်းချုပ်

ပြုစုနိုင်ကြစေရန် ရည်သန်ချက်ဖြင့် နှစ်ပတ်လည် ယောဂီ အစည်းအဝေးပွဲကို ကျင်းပစေခဲ့သည်။ ထိုအစည်းအဝေး ပွဲ၏ အမည်ကိုလည်း ဒါယကာကြီးဆာဦးသွင်၏ လျှောက် ထားချက်အရ သြဝါဒခံယူပူဇော်ပွဲဟု ခေါ်တွင် စေခဲ့ သည်။

၁၃၁၂-ခုနှစ် နတ်တော်လပြည့်နေ့၌ ယင်းနှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ပဌမအကြိမ်အဖြစ် စတင်၍ ကျင်းပ ခဲ့သည်။ ထိုပူဇော်ပွဲ၌ အောက်ပါ ဓမ္မပဒ ဂါထာကို အခြေ ခံ၍ သြဝါဒတရားကို ဟောကြားခဲ့သည်။

ယမ္မာ ဓမ္မံ ဝိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓံ ဒေသိတံ။
သက္ကစ္စံ တံ နမဿေယျ၊ အဂ္ဂိဟုတ္တံ ဗြာဟ္မဏော။

သမ္မာသမ္ဗုဒ္ဓဒေသိတံ-မြတ်စွာဘုရား ဟောကြားအပ် သော၊ ဓမ္မံ-ဝိပဿနာနှင့် အရိယမဂ်ဖိုလ်တရားကို၊ ယမ္မာ- အကြင်ဆရာထံမှ ကြားနာရ၍၊ ဝိဇာနေယျ-မှန်ကန်ကျန သိရသည် ဖြစ်ငြားအံ့၊ တံ-ထိုသို့သိအောင် ထုတ်ဆောင် ညွှန်ပြ ဆုံးမသင်ကြားပေးသောဆရာကို၊ သက္ကစ္စံ-ရိုသေစွာ၊ နမဿေယျ-ရှိခိုး ပူဇော်ရာ၏။ ကိမိဝ-အဘယ်ကဲ့သို့နည်း ဟူမူ၊ ဗြာဟ္မဏော-မီးကို ပူဇော်ခြင်းဖြင့် ဗြဟ္မဇောကသို့ ရောက်သည်ဟုယုံကြည်သောပုဏ္ဏားသည်၊ အဂ္ဂိဟုတ္တံ-ပူဇော် အပ်သောမီးကို၊ သက္ကစ္စံ-ရိုသေစွာ၊ နမဿတိ လူဝ-ရှိခိုး ပူဇော်သကဲ့သို့ပင် ရှိခိုးပူဇော်ရာသတည်း။

သောတာပန်၏ မဟာပစ္စဝေက္ခဏာ ၇-ပါး ၃

၁၃၁၃-ခုနှစ်မှာ အရေးကြီးသော ယောဂီများ အစုံ
အညီ တက်ရောက်နိုင်စေရန် စောင့်ဆိုင်း နေရသဖြင့်
ပြာသိုလဆုတ် (၈)ရက်နေ့ကျမှ (၂)ကြိမ်မြောက် နှစ်ပတ်
လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပရသည်။ ထိုသြဝါဒ
ခံယူပူဇော်ပွဲ၌ မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ်မှ
သောတာပန်ပုဂ္ဂိုလ်၏ မဟာပစ္စဝေက္ခဏာ (၇) ပါးကို
သြဝါဒအဖြစ်ဖြင့် ဟောကြားခဲ့သည်။ ထိုစဉ်အခါက
ပုံနှိပ်၍ ဝေငှခဲ့သော ဆောင်ပုဒ်စာမူမှာ အောက်ပါ
အတိုင်းပင် ဖြစ်သည်။

၂-နှစ်မြောက် သြဝါဒခံယူပူဇော်ပွဲတွင် ကျေးဇူးရှင်
မဟာစည်ဆရာတော်ဘုရားကြီး
အထူး ဟောကြားတော်မူသော

မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ်
သောတာပန်၏ မဟာပစ္စဝေက္ခဏာ(၇)ပါး
(ဆောင်ပုဒ်များ)

- ၁။ ဆိတ်ငြိမ်ရာတွင်၊ ချဉ်းကပ်ဝင်၍၊ ဆင်ခြင်
ရှုကြည့်၊ ဖြစ်ပျက်မိ၊ အသိ ရှင်းသည်သာ။
ယထာဘူတ၊ မသိရအောင်၊ ထကြွလွှမ်းမိုး၊
ကိလေဆိုး၊ ဖြစ်ရိုးမရှိပါ။
ဤသို့ သိရ၊ ပဌမ၊ ပစ္စဝေက္ခဏာ။

ဤဆောင်ပုဒ်များဖြင့် အကျဉ်းချုပ် ဆိုလိုသည်မှာ—
 သောတာပန်အစစ်အမှန်ပုဂ္ဂိုလ်သည် ဆိတ်ငြိမ်ရာသို့ ချဉ်း
 ကပ်၍ မိမိရှုမြဲတရားကို ရှုမှတ်နှလုံးသွင်းနေလျှင် နိဝရဏ
 ကိလေသာများကင်းကာ သမာဓိရလျက် ဖြစ်ပျက်နေ
 သော ရုပ်နာမ်တရားတို့ကို ရှင်းလင်းစွာသိရမြဲ ဖြစ်သည်။
 ထိုသို့ မသိနိုင်အောင် တားမြစ်နှောင့်ယှက်တတ်သော
 နိဝရဏကိလေသာတရားဆိုးများ မဖြစ်လာပဲ ကင်းငြိမ်း
 နေမြဲဖြစ်သည်။ ဤသို့သိရခြင်းသည် သောတာပန်ပုဂ္ဂိုလ်
 ၏ ပဌမ မဟာပစ္စဝေက္ခဏာ ဖြစ်သည်ဟု ဆိုလို၏။

၂။ မဂ်သိပြီးဟန်၊ ဝိပဿဉာဏ်၊ ဖန်ဖန်မှီဝဲကာ။
 အကြမ်း-အနု၊ ကိလေစု၊ ငြိမ်းမှု ထင်ရှားရာ။
 ဤသို့ သိရာ၊ ဒုတိယ၊ ပစ္စဝေက္ခဏာ။

ဤဆောင်ပုဒ်များဖြင့် ဆိုလိုသောအကျဉ်းချုပ်မှာ—
 အရိယမဂ်သို့ ရောက်ပြီးသည်မှ နောက်ကာလ၌ ရှုမှတ်
 တိုင်း စဉ်းစားဆင်ခြင်ကြည့်တိုင်း အနိစ္စ ဒုက္ခ အနတ္တအသိ
 များသည် ရှင်းလင်းလျက် ရှိ၏။ ထိုအသိများကို မှီဝဲ
 ရသည့်အတွက် ကိလေသာငြိမ်းမှုကို ရပါ၏လောဟု ရှုမှတ်
 ဆင်ခြင်ကြည့်လျှင် ရှုမှတ်ဆင်ခြင်နေသော ကာလ၌
 လောဘ ဒေါသ စိတ်ကူးအကြမ်းများ ကင်းနေသည်ကို
 လည်း တွေ့ရ၏။ ရှုမှတ်မိသော အာရုံတိုင်း၌ အနုသယ
 ကိလေသာ ကင်းငြိမ်းနေသည်ကိုလည်း တွေ့ရ၏။ ဒိဋ္ဌိ

သောတာပန်၏ မဟာပစ္စဝေက္ခဏာ ၇-ပါး ၅

ဝိစိကိစ္ဆာစသော ကင်းသင့်သည့် ကိလေသာများ ကင်း
နေသည်ကိုလည်း တွေ့ရ၏။ ဤသို့သိရခြင်းသည် ဒုတိယ
ပစ္စဝေက္ခဏာ ဖြစ်သည်ဟု ဆိုလို၏။

၃။ ရှုမှတ်သိရ၊ ဤလမ်းမှ၊ ပြင်ပ တခြားမှာ။
ကိလေငြိမ်းဘိ၊ မြတ်အရိ၊ မရှိ ဆုံးဖြတ်ရာ။
ဤသို့ သိရ၊ တတိယ၊ ပစ္စဝေက္ခဏာ။

ဖြစ်တိုင်းသောရုပ်နာမ်တို့ကို ရှုမှတ်၍ သိရသော ဤ
သာသနာမှ အပြင်ပ၌ မိမိကဲ့သို့ ကိလေသာငြိမ်းသော
အရိယာပုဂ္ဂိုလ် ရှိသေးသလောဟု ဆင်ခြင် ကြည့်လျှင်
မရှိဟု သိမြင်သဘောကျ၏။ ဤသို့ သိမြင်သဘောကျ
ခြင်းသည် တတိယ ပစ္စဝေက္ခဏာ ဖြစ်သည်ဟု ဆိုလို၏။

၄။ ကုစားနိုင်ကောင်း၊ အာပတ်ပေါင်း၊ တိမ်း
စောင်း ရောက်သေးရာ။
မဖုံးကွယ်ပဲ၊ ကုစားမြဲ၊ နောင်လဲ စောင့်ရိုးပါ။
ဤသို့ သိရ၊ စတုတ္ထ၊ ပစ္စဝေက္ခဏာ။

ဤဆောင်ပုဒ်များဖြင့် ရဟန်းအရိယာ၏ ဆင်ခြင်ပုံကို
ပြသည်။ အရိယာရဟန်းမှာ အစိတ္တကအာပတ် အသေး
အငယ်များ သင့်ရောက်တတ်သေး၏။ သို့သော် ထို
အာပတ်များကို ဖုံးကွယ်မထားပဲ လျင်မြန်စွာ ကုစား၏။
နောင်အခါ၌လည်း တဖန် မလွန်ကျူးမိအောင် ရှိသေစွာ

၆ မဟာစည် သြဝါဒကထာပေါင်းချုပ်

စောင့်ရှောက်၏။ လူဝတ်ကြောင့် သောတာပန်မှလည်း အပါယဂမနိယမဟုတ်သော အကုသိုလ်အမှုများ မကင်းသေးသော်လည်း ထိုအကုသိုလ်အမှုများကို ဝန်ခံသင့်သော အခါ၌ မဖုံးကွယ်ပဲ ဝန်ခံနိုင်ရာ၏။ နောင်အခါ၌လည်း စောင့်ရှောက်နိုင်ရာ၏။ သောတာပန်သည် ဆင်ခြင်ကြည့်လျှင် ဤဖြစ်မြဲရိုးရာ ဓမ္မတာနှင့် ပြည့်စုံကြောင်း သိရ၏။ ဤသို့ သိရခြင်းသည် စတုတ္ထ ပစ္စဝေက္ခဏာ ဖြစ်သည်ဟု ဆိုလို၏။

၅။ ရှောင်လွှဲမရ၊ မှုကိစ္စ၊ ပြုရလေသောခါ။
သိက္ခာသုံးပါး၊ ကျင့်ရန်ကား၊ စိတ်အားထက်သန်စွာ။
ဤသို့သိရ၊ ပဉ္စမ၊ ပစ္စဝေက္ခဏာ။

ဤဆောင်ပုဒ်များဖြင့် ဆိုလိုသောအကျဉ်းချုပ်မှာ— ကိစ္စ ကြီးငယ်ကို မလွှဲသာ၍ ပြုလုပ်နေရသော်လည်း သောတာပန်ရဟန်းမှာ သိက္ခာသုံးပါးကျင့်ရန် စိတ်ဆန္ဒ ထက်သန်လျက်ရှိ၏။ အလုပ်လုပ်ယင်းလည်း စွမ်းနိုင်သမျှ ရှုမှတ်မှတ်လျက်ရှိ၏။ ဆင်ခြင်ကြည့်လျှင် ဤဓမ္မတာနှင့် ပြည့်စုံသည်ကိုလည်း တွေ့ရ၏။ ဤသို့ သိရခြင်းသည် ပဉ္စမ ပစ္စဝေက္ခဏာဖြစ်သည်ဟု ဆိုလို၏။

၆။ ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောခါ။
လုံးစုံမကြွင်း၊ နှလုံးသွင်း၊ နာခြင်းအားကောင်းစွာ။
ဤသို့သိရ၊ ဆဋ္ဌမ၊ ပစ္စဝေက္ခဏာ။

သောတာပန်၏ မဟာပစ္စဝေက္ခဏာ ၇-ပါး ၇

တရားတော်ကို စကားလုံးတိုင်း မကျန်မလွတ်ရအောင် ရိုသေစွာနားစွင့်၍ နာခြင်းသည် အရိယာ၏ ခွန်အားတခု ဖြစ်သည်။ ထိုခွန်အားနှင့် ပြည့်စုံကြောင်းကိုလည်း သိရ၏။ ဤသို့ သိရခြင်းသည် ဆဋ္ဌမ ပစ္စဝေက္ခဏာ ဖြစ်သည်ဟု ဆိုလို၏။

၇။ ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောခါ။
အနက်သိမြင်၊ စိတ်ကြည်ရှင်၊ ကိုယ်တွင်သိမ့်သိမ့်ဖြာ။
ဤသို့သိရ၊ သတ္တမ၊ ပစ္စဝေက္ခဏာ။

ဘုရားဟောတရားတော်ကိုနားလည်နိုင်လောက်သော စကားဖြင့် ဟောကြားသည်ကို နာရသောအခါ အနက် အဓိပ္ပါယ်ဒေသနာအစဉ်ကို သဘောပေါက်၍ ဝမ်းမြောက် မှုပီတိဖြစ်လျက် ကိုယ်ထဲ၌ တသိမ့်သိမ့် ကြက်သီးမွေးညှင်း ထလျက်ရှိတတ်၏။ ထိုသို့ဖြစ်ခြင်းသည် အရိယာ၏ ခွန်အား တခုပင် ဖြစ်သည်။ ထိုခွန်အားနှင့် ပြည့်စုံကြောင်းကိုလည်း သိရ၏။ ဤသို့ သိရခြင်းသည် သတ္တမ ပစ္စဝေက္ခဏာ ဖြစ် သည်ဟု ဆိုလို၏။

နိဂုံး- ပစ္စဝေက္ခဏာ၊ ခုနစ်ဖြာ၊ ညီစွာဖြစ်ပါမူ။
အရိယာမှန်၊ သောတာပန်၊ ကေန့်ဆုံးဖြတ်ယူ။

(အဓိပ္ပါယ် ဖွင့်ပြချက်များမှာ ဆောင်ပုဒ် မဟုတ်၊ ငွေရတုသဘင် ယခုအခါမှာမှ ဖြည့်စွက် ပြချက်များ ဖြစ် သည်)။

၈ မဟာစည် သြဝါဒကထာပေါင်းချုပ်

၁၃၁၄-ခုနှစ် နတ်တော်လဆုတ် ၄-ရက်နေ့၌ ၃-ကြိမ်
မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။
ထိုပူဇော်ပွဲ၌ ၁၃-ခုနှစ်က မဟာပစ္စဝေက္ခဏာ တရားတော်
ကိုပင် ထပ်မံ၍ ဟောကြားခဲ့သည်။

* * *

၁၃၁၅-ခုနှစ် နတ်တော်လဆုတ် (၇)ရက်နေ့၌ ၄-ကြိမ်
မြောက် နှစ်ပတ်လည်သြဝါဒ ခံယူပူဇော်ပွဲကို ကျင်းပသည်။
ထိုသြဝါဒခံယူပူဇော်ပွဲ၌ သြဝါဒပါတိမောက်ဂါထာများနှင့်
ယင်းတို့၏ မြန်မာပြန် ဆောင်ပုဒ်များကို အရင်းခံပြု၍
သြဝါဒတရားကို ဟောကြားခဲ့သည်။ ထိုစဉ်အခါက ပုံနှိပ်၍
ဝေငှသော ဆောင်ပုဒ်စာမူမှာ အောက်ပါအတိုင်းပင်
ဖြစ်သည်။

၁၃၁၅-ခုနှစ် နတ်တော်လဆုတ် (၇) ရက်နေ့
(၄)ကြိမ်မြောက်

နှစ်ပတ်လည်သြဝါဒ ခံယူပူဇော်ပွဲတွင်
မဟာစည် ဆရာတော်ဘုရား ဟောကြားတော်မူသော
ဘုရားရှင်တို့၏

သြဝါဒပါတိမောက်တရားတော်

(၁) ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။

သြဝါဒ ပါတိမောက် တရားတော်

၉

န ဟိ ပဗ္ဗဇိတော ပရူပဿတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

သည်းခံကျင့်သုံး အမြတ်ဆုံးပေ။
နိဗ္ဗာန် မြတ်လှ ဗုဒ္ဓ မိန့်ပေ။
*ရဟန်းမှန်လျှင်း မညှဉ်းတတ်ပေ၊
ညှဉ်းဆဲက သမဏ မဟုတ်ချေ။

(၂) သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှုများ ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး ဘုရားဆုံးမပေ။

(၃) အနုပဝါဒေါ အနုပဿတော၊
ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊
ပန္နဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊
ဧတံ ဗုဒ္ဓါန သာသနံ။

သုက္ခိပုဏ္ဏံ ညည်းဆဲကင်းစေ၊
 ကိုယ်ကျင့်သီလ လုံးဝလုံစေ။
 အစာ၌လဲ သိမြဲ တိုင်းရှေ့၊
 လူသူဆိတ်တောင်း တောကျောင်းမှာနေ။
 စိတ်မြတ်လုပ်ငန်း ကြိုးပမ်းပါလေ၊
 ဤခြောက်ပါး ဘုရားဆုံးမပေ။

* အဋ္ဌကထာ၌ ဖွင့်ပြသော ၃-နည်းတို့တွင် ပဌမနည်း
 အရ ပြန်ချက်ဖြစ်သည်။ တတိယနည်းအရအားဖြင့် (ရဟန်း
 မှန်လတ် မသတ်တတ်ပေ) ဟူ၍လည်း ပြင်ဆိုနိုင်၏။

* * *

၁၃၁၆-ခုနှစ် နတ်တော်လဆုတ် (၂)ရက်နေ့၌ ၅-ကြိမ်
 မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။
 ထိုစဉ်အခါက ပါဠိတော်သံဂါယနာ ဒုတိယသန္နိပါတ်နှင့်
 တိုက်ဆိုင်လျက်ရှိ၍ သံဂါယနာ၌ အမေးပုစ္ဆက တာဝန်
 ဆောင်ရန်ရှိနေသဖြင့် အချိန်များစွာ မရသောကြောင့်
 ယခင်နှစ်က သြဝါဒ ပါတိမောက်ကိုပင် အကျဉ်းချုပ်
 ဟောကြား၍ သံဂါယနာအစည်းအဝေးသို့ သွားရသည်။
 သြဝါဒခံယူသော ပရိသတ်မှာ ၂၀၀၀ ခန့်ရှိသည်။

* * *

၁၃၁၇-ခုနှစ် နတ်တော်လဆန်း (၄)ရက်နေ့၌ (၇)ကြိမ်
 မြောက် နှစ်ပတ်လည် သြဝါဒ ခံယူပူဇော်ပွဲကို ကျင်းပ



အကျဉ်းချုပ် သြဝါဒသုံးပါး

၁၁

သည်။ ထိုစဉ်အခါကလည်း ပါဠိတော်သံဂါယနာ စတုတ္ထ အကြိမ်နှင့် တိုက်ဆိုင်လျက်ရှိ၍ သံဂါယနာ၌ အမေး ပုစ္ဆကတာဝန် ဆောင်ရန် ရှိနေသဖြင့် အချိန်မရသော ကြောင့် ယခင်နှစ်ကအတိုင်းပင် သြဝါဒပါတိမောက်ကို အကျဉ်းချုပ် ဟောကြားခဲ့သည်။ ထိုနှစ်က အထူးမှာ အောက်ပါ သြဝါဒသုံးပါးကို ဖြည့်စွက်ဟောကြားခြင်းပင် ဖြစ်သည်။

အကျဉ်းချုပ် သြဝါဒ သုံးပါး

- (၁) အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့် ရောက်ပါစေ။
- (၂) ထိုဉာဏ်ဖြင့်လဲ၊ မတော်ပဲ၊ ဆင်းရဲငြိမ်းပါစေ။
- (၃) ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှား နိုင်ပါစေ။

* * *

၁၃၁၈-ခုနှစ် နတ်တော်လဆန်း(၇)ရက်၌ (၇)ကြိမ် မြောက် နှစ်ပတ်လည် သြဝါဒနိယူပူဇော်ပွဲ ကျင်းပသည်။ ထိုပူဇော်ပွဲတွင်လည်း ယခင် နှစ်များကလိုပင် သြဝါဒ- ပါတိမောက်တရားကို ဟောကြားခဲ့သည်။ အထူးမှာ တရားဆောင်ပုဒ်၏ ကျောဘက်၌ အောက်ပါ အတိုင်း လည်း ဖြည့်စွက်၍ ဟောကြားခဲ့၏။

၂ မဟာစည် သြဝါဒကထာပေါင်းချုပ်

ဓမ္မပဒပါဠိတော်

ကုမ္ဘူပမံ ကာယမိမံ ဝိဒိတု၊
 နဂရူပမံ စိတ္တမိဒံ ဌပေတု။
 ယောဓေထ မာရံ ပညာဝုဓေန၊
 ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

- (၁) မြေအိုးသဖွယ်၊ ရုပ်ကိုယ်ဝယ်၊ ပျက်လွယ်
သိပါလေ။
- (၂) ရှုမှတ်စိတ်မှာ၊ မြို့ပမာ၊ ခိုင်စွာ တည်ရှိစေ။
- (၃) ဉာဏ်ဗုံးဖြင့်ခွင်း၊ မာရ်သေမင်း၊ နှိမ်နင်းတိုက်
ဖျက်လေ။
- (၄) အောင်ပြီးစောင့်မြဲ၊ မရပ်ပဲ၊ တိုက်ပွဲ ပြီးဆုံးစေ။

အကျဉ်းချုပ် သြဝါဒသုံးပါးကိုလဲ ယခင်ကအတိုင်းပင်
 ဟောကြားခဲ့သည်။

* * *

၁၃၁၉-ခုနှစ် နတ်တော်လဆုတ်(၂)ရက်နေ့၌(ဂ)ကြိမ်
 မြောက် နှစ်ပတ်လည် သြဝါဒ ခံယူပူဇော်ပွဲကို ကျင်း
 ပသည်။ ထိုပူဇော်ပွဲတွင်လည်း ယခင်နှစ်က ဟောခဲ့သော
 သြဝါဒပါတိမောက်၊ ဓမ္မပဒဂါထာ၊ အကျဉ်းချုပ်သြဝါဒ
 သုံးပါးတို့နှင့် အရှင်မဟာကဿပ ရရှိသော သြဝါဒတော်

အရှင်မဟာကဿပရရှိသော သြဝါဒတော် ၃-ပါး ၁၃

၃-ပါးကို ဟောကြားခဲ့သည်။ ယင်း သြဝါဒတော် ၃-ပါးမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

အရှင်မဟာကဿပ ရရှိသော သြဝါဒတော် ၃-ပါး

- (၁) သက်ကြီး၊ လတ်၊ ငယ်၊ အားလုံးဝယ်၊ နှစ်သွယ် ရှက်ကြောက်ထင်ပါစေ။
- (၂) ကုသိုလ် ညွှန်ကြား၊ မြတ်တရား၊ လေးစား စူးစိုက် နာယူလေ။
- (၃) ကာယဂတာ၊ သတိဟာ၊ သင့်မှာမစွန့်မြဲပါစေ။
- (၄) အရှင်မဟာကဿပ၊ လက်ခံ-ရ၊ ဆုံးမ သြဝါ မြတ်သုံးထွေ။

* * *

၁၃၂၀-ခုနှစ် နတ်တော်လဆန်း ၁၁-ရက်နေ့၌ ၉-ကြိမ် မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကိုကျင်းပသည်။ ထိုပူဇော်ပွဲ၌ ဓမ္မပဒဂါထာကို အရင်းခံပြု၍ သြဝါဒတရား ဟောကြားခဲ့သည်။ ထိုစဉ်က ပုဂ္ဂိုလ်၍ ဝေငှသော ဆောင် ပုဒ်စာမူမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

မဟာစည် သြဝါဒကထာပေါင်းချုပ်

၁၃၂၀-ခုနှစ် နတ်တော်လဆန်း(၁၁)ရက်နေ့
 (၉) ကြိမ်မြောက် နှစ်ပတ်လည်
 သြဝါဒခံယူပူဇော်ပွဲတွင်

မဟာစည်ဆရာတော်ဘုရား ဟောကြားတော်မူသော
ဓမ္မပဒဒေသနာတော်

ကုမ္ဘူပမံ ကာယမိမံ ဝိဒိတု၊
 နဂရူပမံ စိတ္တမိဒံ ဌပေတု။
 ယောဓေထ မာရံ ပညာဝုဓေန၊
 ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

- (၁) မြေအိုး သဖွယ်၊ ရုပ်ကိုယ်ဝယ်၊ ပျက်လွယ်
သိပါလေ။
- (၂) ရှုမှတ်စိတ်မှာ၊ မြို့ပမာ၊ ခိုင်စွာ တည်ရှိစေ။
- (၃) ဉာဏ်ဗုံးဖြင့်ခွင်း၊ မာရ်သေမင်း၊ နှိမ်နင်းတိုက်
ဖျက်လေ။
- (၄) အောင်ပြီးစောင့်မြဲ၊ မရပ်ပဲ၊ တိုက်ပွဲပြီးဆုံးစေ။

အရှင်မဟာကဿပ ရရှိသော သြဝါဒတော် ၃-ပါး

- (၁) သက်ကြီး၊ လတ်၊ ငယ်၊ အားလုံးဝယ်၊ နှစ်သွယ်
ရှက်ကြောက် ထင်ပါစေ။

အကျဉ်းချုပ် သြဝါဒသုံးပါး

၁၅

- (၂) ကုသိုလ် ညွှန်ကြား၊ မြတ်တရား၊ လေးစား စူးစိုက်နာယူလေ။
- (၃) ကာယဂတာ၊ သတိဟာ၊ သင့်မှာမစွန့်မြဲပါစေ။
- (၄) အရှင်မဟာကဿပ၊ လက်ခံ-ရ၊ ဆုံးမ သြဝါ မြတ်သုံးထွေ။

အကျဉ်းချုပ် သြဝါဒသုံးပါး

- (၁) အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့် ရောက်ပါစေ။
- (၂) ထိုဉာဏ်ဖြင့်လဲ၊ မတော်ပဲ၊ ဆင်းရဲငြိမ်းပါစေ။
- (၃) ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှား နိုင်ပါစေ။

သာသနာ့ရိပ်သာ ယောဂီများကောင်းမှု စာရွက်ရေ(၂၀၀၀)

* * *

၁၃၂၁-ခုနှစ် နတ်တော်လဆန်း ၁၄-ရက်နေ့၌ ၁၀-ကြိမ် မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။ ဤနှစ်မှစ၍ ယောဂီထောက်ပံ့ရေး နှစ်ပတ်လည် အထိမ်း အမှတ်ပွဲကိုလည်း ဤပူဇော်ပွဲနှင့် တပေါင်းတည်းကျင်းပ သည်။ ထိုသြဝါဒခံယူပူဇော်ပွဲ၌ ၁၃၁၃-ခုနှစ် ၁၄-ခုနှစ် များက ဟောခဲ့ဘူးသော မဟာပစ္စဝေက္ခဏာ တရား တော်နှင့် ကုမ္ဘုပမံဂါထာတို့ကို အကျဉ်းချုပ် သြဝါဒ ၃-ပါးနှင့်တကွ ဟောကြားခဲ့သည်။

၁၆ မဟာစည် သြဝါဒကထာပေါင်းချုပ်

၁၃၂၂-ခုနှစ် နတ်တော်လဆုတ် ၂-ရက်နေ့၌ ၁၁-ကြိမ်
မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။
ထို သြဝါဒ ခံယူပူဇော်ပွဲ၌ စက္ကဝတ္တိသုတ် တရားတော်ကို
ဟောကြားခဲ့သည်။ ထိုစဉ်အခါက ပုံနှိပ်ဝေငှသောစာမူမှာ
အောက်ပါအတိုင်းပင်ဖြစ်သည်။

ကျေးဇူးရှင် မဟာစည်ဆရာတော်
ဟောကြားတော်မူသော

ဒီဃနိကာယ် ပါထိကဝဂ္ဂ ပါဠိတော်

စက္ကဝတ္တိသုတ်တရားတော်

ဆောင်ပုဒ်

ဆုတ်ကပ်ဆောင်ပုဒ်

ရှစ်သောင်း အာယု၊ အစပြု၍၊ ပါ၊ မှ၊ ပိ၊ ကာ၊ ဖ၊
ဘိဇ္ဇ၊ ဗျာနှင့်၊ မိစ္ဆာ၊ သုံး၊ ငါး၊ အကုပ္ပာရိ၊ လျော့ပါး
ထက်ဝက်၊ ၉-ဆင့်ပျက်သည်၊ အသက်ရာတမ်း ရောက်
သတည်း။

† ၉-ဆင့်ပျက်ပုံ

ရှစ်သောင်းတမ်း၌အဒိန္နဒါနနှင့် ပါဏာတိပါတဖြစ်ပွား၍ ၄၀,၀၀၀-ရောက်		
ထိုတမ်း၌ မုသာဝါဒပွား၍		၂၀,၀၀၀- ။
။ ပိသုဏဝါဒပွား၍		၁၀,၀၀၀- ။
။ ကာမေသုမိစ္ဆာစာရပွား၍		၅,၀၀၀- ။

ဆုတ်ကပ်ဆောင်ပုဒ်

၁၇

။	ဖရသဝါစာနှင့်သမ္ပပ္ပလာပပွား၍	၂,၅၀၀-	။
။	အဘိဇ္ဈာနှင့် ဗျာပါဒပွား၍	၁,၀၀၀-	။
။	မိစ္ဆာဒိဋ္ဌိပွား၍	၅၀၀-	။
	(ထို ၅၀၀-တမ်း၌ အကုသိုလ် ၃-ပါး*ပွား၍	၂၅၀-	။
	ထို ၂၅၀-တမ်း၌ အကုသိုလ် ငါးပါး * ပွားပြန်၍ အသက် ၁၀၀-တမ်း		
	ရောက်ခဲ့သည်။ အထက်ပါ အကုသိုလ် ၁၈-ပါးတို့ အတိုင်းထက်အလွန်		
	တိုးပွား၍ ဆယ်နှစ်တမ်းရောက်မည်။)		

အကုသိုလ်သုံးပါး ငါးပါးတို့ကို ဖော်ပြချက်

* အကုသိုလ်၃-ပါးဟူသည်မှာ—

- (၁) အဓမ္မရာဂ-လူ့အကျင့်မဟုတ်သော တပ်မက်မှု။
- (၂) ဝိသမလောဘ-မမျှတသောအလို။
- (၃) မိစ္ဆာဓမ္မ-မူမမှန်သောရာဂတို့ပင် ဖြစ်သည်။

* အကုသိုလ် ငါးပါးဟူသည်မှာ—

- (၁) အမိကိုပြုစုရန် ကျင့်ဝတ်ပျက်ခြင်း။
- (၂) အဘကိုပြုစုရန် ကျင့်ဝတ်ပျက်ခြင်း။
- (၃) ရဟန်းတို့ကို ရိုသေပြုစုရန် ကျင့်ဝတ်ပျက်ခြင်း။
- (၄) သူတော်ကောင်းတို့ကို ရိုသေရန် ကျင့်ဝတ်ပျက်ခြင်း။

(၅) ကြီးသူတို့ကို မရိုသေခြင်းတို့ပင် ဖြစ်သည်။

ဩဝါဒ ၂-ပ-မ-သ-စ

တက်ကပ်ဆောင်ပုဒ်

ဆယ်နှစ်တန်းမှ၊ တဖန်စ၍၊ ကမ္မပထာ၊ ကုဆယ်ဖြာ
နှင့်၊ သုံးဖြာ၊ ငါးမျိုး၊ ကုသိုလ်တိုး၍၊ ထပိုးပြန်လျက်၊
ဆွဲနှစ်ဆင့်တက်သည်†၊ အသက်ရှစ်သောင်း ရောက်လိမ့်
တည်း။

† ၁၂-ဆင့်တက်ပုံ

ပါဏာတိပါတမှကြည့်၍ အသက်တမ်း	၁၀-နှစ်မှ	၂၀-ရောက်မည်။
အဒိန္နာဒါန်မှကြည့်၍	၂၀-နှစ်မှ	၄၀- ။
ကာမေသုမိစ္ဆာစာရမှကြည့်၍	၄၀-နှစ်မှ	၈၀- ။
မုသာဝါဒမှကြည့်၍	၈၀-နှစ်မှ	၁၆၀- ။
ပိသုဏဝါစာမှကြည့်၍	၁၆၀-နှစ်မှ	၃၂၀- ။
ဖရသဝါစာမှကြည့်၍	၃၂၀-နှစ်မှ	၆၄၀- ။
သမ္မပ္ပလာပမှကြည့်၍	၆၄၀-နှစ်မှ	၂၀၀၀- ။
အဘိဇ္ဈာကိုပယ်၍	၂၀၀၀-နှစ်မှ	၄၀၀၀- ။
ဗျာပါဒကိုပယ်၍	၄၀၀၀-နှစ်မှ	၈၀၀၀- ။
မိစ္ဆာဒိဋ္ဌိကိုပယ်၍	၈၀၀၀-နှစ်မှ	၂၀၀၀၀- ။
အကုသိုလ်သုံးပါးကိုပယ်၍	၂၀၀၀၀-နှစ်မှ	၄၀၀၀၀- ။
ကုသိုလ်ငါးပါးကို ပွားစေ၍	၄၀၀၀၀-နှစ်မှ	၈၀၀၀၀-ရောက်မည်။

၁။ ကုသိုလ်ငါးပါးဟူသည်မှာ အမိ အဘ ရဟန်းသူတော်ကောင်း
တို့အပေါ်၌ ကျင့်ဝတ်ကြေခြင်းနှင့် ကြီးသူတို့အား ရိုသေခြင်းတို့ပင်
ဖြစ်သည်။

သီလဝန္တသုတဝန္တသုတ် တရားတော်ဆောင်ပုဒ်များ ၁၉

ထို့ပြင် ထိုဆောင်ပုဒ်စာရွက်၌ အရှင် မဟာကဿပ ရရှိသော သြဝါဒတော် ၃-ပါးနှင့် အကျဉ်းချုပ် သြဝါဒ ဆောင်ပုဒ် ၃-ခုတို့ကိုလည်း ပြထား၏။ ယင်းသြဝါဒတို့ ကိုလည်း ဟောခဲ့၏။ စက္ကဝတ္တိသုတ်၌ သတိပဋ္ဌာန် လေးပါး ဟူသော ဓမ္မကို အားကိုးရန် ဟောတော်မူသည့် အတိုင်း သတိပဋ္ဌာန် လေးပါး အားကိုးရန်လည်း ဟောကြားခဲ့၏။

* * *

၁၃၂၃ ခုနှစ် နတ်တော်လဆုတ် ၂-ရက်နေ့၌ ၁၂-ကြိမ် မြောက် နှစ်ပတ်လည် သြဝါဒ ခံယူပူဇော်ပွဲကို ကျင်းပ သည်။ ထိုသြဝါဒ ခံယူပူဇော်ပွဲ၌ သီလဝန္တသုတ် သုတ- ဝန္တသုတ်တရားတော်ကို ဟောကြားခဲ့သည်။ ထိုစဉ်အခါက ပုံနှိပ်ဝေငှသော စာမူမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

ကျေးဇူးရှင် မဟာစည်ဆရာတော်
ဟောကြားတော်မူအပ်သော
သံယုတ္တနိကာယ် ခန္ဓဝဂ္ဂပါဠိတော်

သီလဝန္တ, သုတဝန္တသုတ် တရားတော်

ဆောင် ပုဒ် များ

(က) ၁။ သီလ, သုတာ၊ စုံသူမှာ၊ ဘယ်ဟာ ရှုအပ်ပါ၊
သနည်း။

၂။ စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာ ရှုအပ်သည်။

၂၀

မဟာစည် သြဝါဒကထာပေါင်းချုပ်

၃။ မမြဲ၊ဆင်းရဲ၊ရောဂါစွဲ၊ ပေါက်ကွဲအိုင်းတူသည်။
(၄+)

၄။ ငြောင့်၊မကောင်းမှု၊ ဖျားနာဟု၊ မှတ်ရှုသူစိမ်း
မည်။ (၄+)

၅။ ပျက်စီး၊သုည၊ အနတ္တ၊ ရှုရ ဆယ့်တစ်မည်။
(+၃=၁၁)

၆။ သို့ရှုမြင်သန်၊ သောတာပန်၊ အမှန် ဖြစ်နိုင်
သည်။

(ခ) ၁။ သောတာပန်ကား၊ ဘယ်တရား၊ ရှုပွားအပ်
သနည်း။

၂။ သောတာပန်လဲ၊ ခန္ဓာဘဲ၊ ရှုမြဲနည်းတူသည်။

၃။ သို့ရှုမြင်သန်၊ သကဒါဂါမ်၊အမှန်ဖြစ်နိုင်သည်။

(ဂ) ၁။ သကဒါဂါမ်ကား၊ ဘယ်တရား၊ ရှုပွားအပ်
သနည်း။

၂။ သကဒါဂါမ်လဲ၊ ခန္ဓာဘဲ၊ ရှုမြဲနည်းတူသည်။

၃။ သို့ရှုမြင်သန်၊ အနာဂါမ်၊ အမှန်ဖြစ်နိုင်သည်။

(ဃ) ၁။ အနာဂါမ်ကား၊ဘယ်တရား၊ရှုပွားအပ်သနည်း။
၂။ အနာဂါမ်လဲ၊ ခန္ဓာဘဲ၊ ရှုမြဲနည်းတူသည်။

၃။ သို့ရှုမြင်သန်၊ အရဟံ၊ အမှန်ဖြစ်နိုင်သည်။

သီလဝန္တသုတဝန္တသုတ် တရားတော်ဆောင်ပုဒ်များ ၂၁

- (င) ၁။ ရဟန္တာကား၊ဘယ်တရား၊ ရှုပွားအပ်သနည်း။
 ၂။ ရဟန္တာလဲ၊ ခန္ဓာဘဲ၊ ရှုမြဲနည်းတူသည်။
 ၃။ သို့ရှုသော်ငြား၊ သစ်၊ဟောင်းကား၊ တိုး၊ပွား
 မရှိပြီ။
 ၄။ သတိ-သမ္ပဇဉ်၊ ရှုတိုင်းယှဉ်၊ မျက်မြင်ချမ်းသာ
 သည်။

ထို့ပြင် အရှင်မဟာကဿပ ရရှိသော သြဝါဒတော်
 ၃-ပါးနှင့် အကျဉ်းချုပ် သြဝါဒ ဆောင်ပုဒ် ၃-ခုတို့ကို
 လည်း ထိုဆောင်ပုဒ်စာရွက်၌ ပြထားသည်။ ထိုသြဝါဒ
 တို့ကိုလည်း ဟောကြားခဲ့သည်။

* * *

၁၃၂၄-ခုနှစ်၊ နတ်တော်လဆုတ် ၁၂-ရက်နေ့၌ ၁၃-
 ကြိမ်မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပ
 သည်။ ထိုသြဝါဒခံယူပူဇော်ပွဲ၌ ယခင်က ၃-ကြိမ်တိုင်တိုင်
 ဟောဘူးသော မဟာပစ္စဝေက္ခဏာ တရားတော်ကိုပင်
 အရှင်မဟာကဿပရရှိသော သြဝါဒတော်သုံးပါး၊အကျဉ်း
 ချုပ် သြဝါဒဆောင်ပုဒ်များနှင့်တကွ ဟောကြားခဲ့သည်။

* * *

၁၃၂၅-ခုနှစ် နတ်တော်လဆုတ် ၁-ရက်နေ့၌ ၁၄-ကြိမ်
 မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကိုကျင်းပသည်။
 ထိုသြဝါဒခံယူပူဇော်ပွဲ၌ သြဝါဒအကျဉ်းချုပ်နှင့် ပဋိပတ္တိ

၂၂ မဟာစည် သြဝါဒကထာပေါင်းချုပ်

ပူဇနာကာရ တရားတော်ကို ဟောကြားခဲ့သည်။ ထို့စဉ် အခါက တရားဆောင်ပုဒ်မှာ အောက်ပါ အတိုင်းပင် ဖြစ်သည်။

၁၃၂၅-ခုနှစ် နတ်တော်လဆုတ် ၁-ရက်နေ့ ၁၄-ကြိမ်မြောက်
နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲတွင်

မဟာစည်ဆရာတော်ဘုရား ဟောကြားတော်မူသော
မူလပဏ္ဏာသ သစ္စကသုတ်ပါဠိတော်မှ

ပဋိပတ္တိပူဇနာကာရ တရားတော်ကြီး

၁။ ဗုဒ္ဓေါ သော ဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ။

သော ဘဂဝါ၊ ကျွန်ုပ်တို့အများ၏ အားထား ကိုးကွယ်
ရာအစစ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည်။ ဗုဒ္ဓေါ၊
သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်
တော်မူပြီးသည်ဖြစ်၍။ ဗောဓာယ၊ သတ္တဝါအများကျွန်ုပ်
တို့အားလည်း အလားတူပင် သိမြင်ကြပါစေခြင်း အကျိုး
ငှါ။ ဓမ္မံ၊ သစ္စာလေးတန် တရားမှန်ကို။ ဒေသေတိ၊
ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါ
ပေ၏။ (တံ ဘဂဝန္တံ၊ သက်တော်ထင်ရှား ထိုမြတ်စွာဘုရား
သခင်ကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊ ရိုသေမြတ်နိုး
လက်အုပ်မိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား)။

ပဋိပတ္တိပုဇ္ဇနာကာရ တရားတော်ကြီး ၂၃

၂။ ဒန္တော သော ဘဂဝါ ဒမထာယ ဓမ္မံ ဒေသေတိ။

သော ဘဂဝါ၊ ကျွန်ုပ်တို့အများ၏....ထိုမြတ်စွာဘုရားသည်။ ဒန္တော၊ မြင်ကြား၊တွေ့ရာ ကြံသိရာမှ ကိလေသာအညစ်အကြေး ကင်းစင်ဝေးလျက် ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍။ ဒမထာယ၊ သတ္တဝါအများ ကျွန်ုပ်တို့အားလည်း အလားတူစွာ ကိလေသာအညစ်အကြေး ကင်းစင်ဝေးလျက် ယဉ်ကျေးကြပါစေခြင်းအကျိုးငှါ။ ဓမ္မံ၊ ယဉ်ကျေးစေရန် တရားမှန်ကို။ ဒေသေတိ၊ ကရုဏာရွှေသွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏။ (တံ ဘဂဝန္တံ၊ ကို။ အဟံ၊ သည်။ ဝန္ဒာမိ၊ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား)။

၃။ သန္တော သော ဘဂဝါ သမထာယ ဓမ္မံ ဒေသေတိ။

သော ဘဂဝါ၊ ကျွန်ုပ်တို့အများ၏....ထိုမြတ်စွာဘုရားသည်။ သန္တော၊ ရာဂစသား အလှုပ်အရှားကင်းလျက် ငြိမ်သက် ငြိမ်းအေးတော်မူပြီးသည်ဖြစ်၍။ သမထာယ၊ သတ္တဝါအများ ကျွန်ုပ်တို့အားလည်း အလားတူစွာ ငြိမ်သက် ငြိမ်းအေးကြပါစေခြင်း အကျိုးငှါ။ ဓမ္မံ၊ ငြိမ်သက်စေရန် တရားမှန်ကို။ ဒေသေတိ၊ ကရုဏာရွှေသွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏။ (တံ ဘဂဝန္တံ၊ ကို။ အဟံ၊ သည်။ ဝန္ဒာမိ၊ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား)။

၂၄ မဟာစည် သြဝါဒကထာပေါင်းချုပ်

၄။ တိဏ္ဏော သော ဘဂဝါ တရဏာယ ဓမ္မံ ဒေသေတိ။

သော ဘဂဝါ၊ ကျွန်ုပ်တို့အများ၏....ထိုမြတ်စွာဘုရားသည်။ တိဏ္ဏော၊ သြဃလေးဖြာ သံသရာ၏ ဟိမ္မာကမ်းရောက် နိဗ္ဗာန်ပေါက်အောင် ကူးမြောက်တော် မူပြီးသည်ဖြစ်၍။ တရဏာယ၊ သတ္တဝါအများ ကျွန်ုပ်တို့အားလည်း အလားတူစွာ ကူးမြောက်ကြပါစေခြင်း အကျိုးငှါ။ ဓမ္မံ၊ ကူးမြောက်စေရန် တရားမှန်ကို။ ဒေသေတိ၊ ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော် မူခဲ့ပါပေ၏။ (တံ ဘဂဝန္တံ၊ ကို။ အဟံ၊ သည်။ ဝန္ဒာမိ၊ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား)။

၅။ ပရိနိဗ္ဗုတော သော ဘဂဝါ ပရိနိဗ္ဗာနာယ ဓမ္မံ ဒေသေတိ။

သော ဘဂဝါ၊ ကျွန်ုပ်တို့အများ၏....ထိုမြတ်စွာဘုရားသည်။ ပရိနိဗ္ဗုတော၊ ကိလေသာခပ်သိမ်း အလုံးစုံ ငြိမ်းပြီးသည်ဖြစ်၍။ ပရိနိဗ္ဗာနာယ၊ သတ္တဝါအများ ကျွန်ုပ်တို့အားလည်း အလားတူစွာ ကိလေသာခပ်သိမ်း ငြိမ်းကြပါစေခြင်း အကျိုးငှါ။ ဓမ္မံ၊ ကိလေသာငြိမ်းရန် တရားမှန်ကို။ ဒေသေတိ၊ ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော် မူခဲ့ပါပေ၏။ (တံ ဘဂဝန္တံ၊ ကို။ အဟံ၊ သည်။ ဝန္ဒာမိ၊ ရှိသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား)။

အကျဉ်းချုပ်သြဝါဒသုံးပါး

၂၅

အကျဉ်းချုပ် သြဝါဒသုံးပါး

- (၁) အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့်
ရောက်ပါစေ။
- (၂) ထိုဉာဏ်ဖြင့်လဲ၊ မတော်ဘဲ၊ ဆင်းရဲငြိမ်းပါစေ။
- (၃) ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှား
နိုင်ပါစေ။

* * *

၁၃၂၆-ခုနှစ် နတ်တော်လဆုတ် ၁-ရက်နေ့၌ ၁၅-ကြိမ်
မြောက် နှစ်ပတ်လည် သြဝါဒ ခံယူပူဇော်ပွဲကို ကျင်းပ
သည်။ ထိုပူဇော်ပွဲ၌လည်း ယခင်နှစ်က အတိုင်းပင် သြဝါဒ
အကျဉ်းချုပ်နှင့် ပဋိပတ္တိပူဇာနာကာရ တရားတော်ကိုပင်
ဟောကြားခဲ့သည်။

* * *

၁၃၂၇-ခုနှစ် နတ်တော်လဆုတ် ၄-ရက်နေ့၌ ၁၆-ကြိမ်
မြောက် နှစ်ပတ်လည် သြဝါဒ ခံယူပူဇော်ပွဲကို ကျင်းပ
သည်။ ထိုသြဝါဒ ခံယူပူဇော်ပွဲ၌ အင်္ဂုတ္တရနိကာယ် တိက-
နိပါတ် သိက္ခာသုတ်လာ အရိယာပုဂ္ဂိုလ် တရားတော်ကို
ဟောကြားခဲ့သည်။ ထိုစဉ်အခါက ပုံနှိပ်ဝေငှခဲ့သော
ဆောင်ပုဒ်စာမျှော အောက်ပါအတိုင်းပင် ဖြစ်သည်။

၂၆

မဟာစည် သြဝါဒကထာပေါင်းချုပ်

အရိယာပုဂ္ဂိုလ် တရားတော်ဆောင်ပုဒ်

၁။ မဂ္ဂင်ရှစ်ပါး တရားရေယဉ်သို့ ရောက်သောသူကို
သောတာပန်ဟု ခေါ်သည်။

သောတာပန် ၃-ပါး

- (က) အထက်မဂ်ဖိုလ်အတွက် ဝိပဿနာ ထက်လျှင်
ဧကဗီဇိ သောတာပန် ဖြစ်သည်။ တဘဝသာ
ဖြစ်ရန် ရှိတော့သည်။ ထိုဘဝမှာပင် ရဟန္တာ
ဖြစ်၍ ဆင်းရဲခပ်သိမ်း ငြိမ်းမည်။
- (ခ) အထက်မဂ်ဖိုလ် အတွက် ဝိပဿနာနို့လျှင်
သတ္တက္ခတ္တပရမ သောတာပန် ဖြစ်သည်။
၇-ဘဝသာ ဖြစ်ရန် ရှိတော့သည်။ သတ္တမ ဘဝ
မှာ ရဟန္တာဖြစ်၍ ဆင်းရဲခပ်သိမ်း ငြိမ်းမည်။
- (ဂ) အထက်မဂ်ဖိုလ်အတွက် ဝိပဿနာမနို့ မထက်
အလယ် အလတ်ရှိလျှင် ကောလံ ကောလ
သောတာပန် ဖြစ်သည်။ ၂-၃-၄-၅-၆-ဘဝဖြစ်ရန်
ရှိသည်။ ထို ၂-ဘဝ စသည်မှာပင် ရဟန္တာဖြစ်၍
ဆင်းရဲခပ်သိမ်း ငြိမ်းမည်။

သောတာပန် ၁၂-ပါး

- (၁) အခြေခံအကျင့်၌ ဆင်းရဲ၍ ဉာဏ်အတက် နှေး
လျှင် ဒုက္ခပဋိပဒါဒန္တာဘိည ပုဂ္ဂိုလ်။

အရိယာပုဂ္ဂိုလ် တရားတော်ဆောင်ပုဒ် ၂၇

- (၂) အခြေခံအကျင့်၌ ဆင်းရဲ၍ ဉာဏ်အတက် မြန်လျှင် ဒုက္ခပဋိပဒါခံပွါဘိည ပုဂ္ဂိုလ်။
- (၃) အခြေခံအကျင့်၌ ချမ်းသာ၍ ဉာဏ်အတက်နှေးလျှင် သုခပဋိပဒါဒန္တာဘိည ပုဂ္ဂိုလ်။
- (၄) အခြေခံအကျင့်၌ ချမ်းသာ၍ ဉာဏ်အတက် မြန်လျှင် သုခပဋိပဒါခံပွါဘိည ပုဂ္ဂိုလ်။

သောတာပန် ၃-ပါးကို ပဋိပဒါအဘိညာ ၄-ပါးနှင့် မြှောက်ပွါးလျှင် ၁၂-ပါးဖြစ်သည်။

သောတာပန် ၂၄-ပါး

- (၁) သဒ္ဓါဓုရ-သဒ္ဓါဦးဆောင်သောပုဂ္ဂိုလ်။
 - (၂) ပညာဓုရ-ပညာဦးဆောင်သော ပုဂ္ဂိုလ်။
- ဤဓုရ ၂-ပါးနှင့် ထပ်၍ မြှောက်ပွါးလျှင် သောတာပန် ၂၄-ပါးဖြစ်သည်။

၂။ လူ့ဘဝသို့ တကြိမ်မျှသာပြန်လာပြီးလျှင် ဆင်းရဲ ခပ်သိမ်း ငြိမ်းမည့်ပုဂ္ဂိုလ်ကို သကဒါဂါမ် ဟု ခေါ်သည်။

သကဒါဂါမ် ၁၂-ပါး

- (က) မမြဲဟူရုလျက်ရသည့်မဂ်က အနိမိတ္တဝိမောက္ခ၊ ဤ ဝိမောက္ခဖြင့် ဖြစ်သည့် သကဒါဂါမ်က ၁-ပါး။

၂၈

မဟာစည် သြဝါဒကထာပေါင်းချုပ်

- (ခ) ဆင်းရဲဟု ရှုလျက် ရသည့်မဂ်က အပ္ပဏိဟိတ
ဝိမောက္ခ၊ ဤဝိမောက္ခဖြင့် ဖြစ်သည့် သကဒါ-
ဂါမ်က ၁-ပါး။
- (ဂ) အနတ္တဟု ရှုလျက် ရသည့် မဂ်က သုညတ-
ဝိမောက္ခ၊ ဤဝိမောက္ခဖြင့်ဖြစ်သည့် သကဒါ-
ဂါမ်က ၁-ပါး။

ဤသကဒါဂါမ် ၃-ပါးကို ပဋိပဒါအဘိညာ ၄-ပါးနှင့်
မြှောက်လျှင် ၁၂-ပါးဖြစ်သည်။

၃။ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာသော
ပုဂ္ဂိုလ်ကို အနာဂါမ် ဟု ခေါ်သည်။

- (က) အဝိဟာဘုံ၌ အသက်တမ်း ထက်ဝက်ကို
မလွန်မီ ရဟန္တာဖြစ်၍ ကိလေသာငြိမ်းမည့်
အန္တရာပရိနိဗ္ဗာယီ အနာဂါမ် ၃-ပါး။
- (ခ) အသက်တမ်း ထက်ဝက်ကို လွန်မှ ရဟန္တာ
ဖြစ်၍ ကိလေသာငြိမ်းမည့် ဥပဟစ္စပရိနိဗ္ဗာယီ
အနာဂါမ် ၁-ပါး။
- (ဂ) အထက်ဘုံများသို့ တက်ရောက်ပြီးမှ ရဟန္တာ
ဖြစ်၍ ကိလေသာငြိမ်းမည့် ဥဒ္ဓိသောတ
အနာဂါမ် ၁-ပါး။ ပေါင်း အဝိဟာဘုံ၌
အနာဂါမ် ၅-ပါး။

အရိယာပုဂ္ဂိုလ် တရားတော်ဆောင်ပုဒ် ၂၉

(၁) ထိုပုဂ္ဂိုလ် ၅-ပါးထဲမှ လွယ်ကူစွာနှင့် ရဟန္တာ ဖြစ်မည့် အသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ် ၅-ပါး။

(၂) အထူးကြောင့်ကြစိုက်၍ အားထုတ်မှ ရဟန္တာ ဖြစ်မည့် သသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ် ၅-ပါး။ ပေါင်း အဝိဟာဘုံ၌ အနာဂါမ်ပုဂ္ဂိုလ် ၁၀-ပါး။

(၃) ထိုအတူ အကပ္ပိဘုံ၌ ၁၀-ပါး၊ သုဒဿာဘုံ၌ ၁၀-ပါး၊ သုဒဿီဘုံ၌ ၁၀-ပါး၊ အကနိဋ္ဌဘုံ၌ ဥဒ္ဓိသောတ ၂-ပါးမရှိ၍ ၈-ပါး။ အားလုံးပေါင်း အနာဂါမ် ပုဂ္ဂိုလ် ၄၈-ပါး ဖြစ်သည်။

၄။ ကိလေသာခပ်သိမ်း အကုန်ငြိမ်း၍ အပူဇော်ခံ ထိုက်သော ပုဂ္ဂိုလ်ကို ရဟန္တာဟု ခေါ်သည်။ ဤ ရဟန္တာသည် သကဒါဂါမ် ကဲ့သို့ပင် ဝိမောက္ခ ၃-ပါးနှင့် ပဋိပဒါ ၄-ပါးတို့ဖြင့် မြောက်ပွား၍ ၁၂-ပါးဖြစ်သည်။

သောတာပန် ၂၄-ပါး၊ သကဒါဂါမ် ၁၂-ပါး၊ အနာဂါမ် ၄၈-ပါး၊ ရဟန္တာ ၁၂-ပါး၊ အားလုံးပေါင်း အရိယာပုဂ္ဂိုလ် ၉၆-ပါးဖြစ်သည်။ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၄-ပါးနှင့်တကွ အရိယာ ပုဂ္ဂိုလ်မြတ် အပါးတရာဖြစ်သည်။

ဤအပါးတရာ အရိယာအပေါင်းအား အရိအသေ အလေးအမြတ် ပူဇော်ပါကုန်၏။

၃၀ မဟာစည် သြဝါဒကထာပေါင်းချုပ်

ဤသို့သောအရိယာအစစ်ဖြစ်အောင် ကျင့်ကြံပွားများ
အားထုတ်နိုင်ကြပါစေ။

* * *

၁၃၂၈-ခုနှစ် နတ်တော်လဆန်း ၆-ရက်နေ့၌ ၁၇-ကြိမ်
မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။
ထိုပူဇော်ပွဲ၌ ပုဂ္ဂလပညတ် ပါဠိတော်လာ အရိယာ (၇)ပါး
တရားတော်ကို ဟောကြားခဲ့သည်။ ထိုစဉ်အခါက ပုံနှိပ်
ဝေငှခဲ့သော ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းပင်
ဖြစ်သည်။

အရိယာပုဂ္ဂိုလ် (၇)ပါး တရားတော်ဆောင်ပုဒ်များ

- ၁။ သဒ္ဓါနုသာရီ-သဒ္ဓါသို့ အစဉ်လိုက်သော ပုဂ္ဂိုလ်။
- ၂။ ဓမ္မာနုသာရီ-ပညာသို့ အစဉ်လိုက်သော ပုဂ္ဂိုလ်။
- ၃။ သဒ္ဓါဝိမုတ္တ-သဒ္ဓါဖြင့် လွတ်မြောက်သော ပုဂ္ဂိုလ်။
- ၄။ ပညာဝိမုတ္တ-ပညာဖြင့် လွတ်မြောက်သော ရဟန္တာ
ပုဂ္ဂိုလ်။
- ၅။ ဒိဋ္ဌိပုတ္တ-ပညာဖြင့် ရောက်သော ပုဂ္ဂိုလ်။
- ၆။ ကာယသက္ခိ - နာမကာယဖြင့် မျက်မှောက်ပြုသော
ပုဂ္ဂိုလ်။
- ၇။ ဥဘတောဘာဂဝိမုတ္တ - နှစ်ပါးသောအဖို့မှ နှစ်ကြိမ်
လွတ်မြောက်သော ရဟန္တာပုဂ္ဂိုလ်။

အရိယာပုဂ္ဂိုလ် ၇-ပါး တရားတော်ဆောင်ပုဒ်များ ၃၁

ဝေဘန်ချက်

ဝိသုဒ္ဓိမဂ် မဟာဋီကာ ဒု(၄၆၈)

- (က) အနိစ္စ-ရူ၍ အရိယာမဂ်သို့ရောက်လျှင် ယုံကြည် ဆုံးဖြတ်မှု များသည်။ သဒ္ဓါန္တေထက်သည်။ ပဌမ မဂ်ခဏ၌ သဒ္ဓါနုသာရီ၊ အလယ် ၆-ဌာန၌ သဒ္ဓါ ဝိမုတ္တ၊ အရဟတ္တဖိုလ်ခဏ၌ ပညာဝိမုတ္တ မည်သည်။
- (ခ) ဒုက္ခ-ဟုရူ၍ အရိယာမဂ်သို့ရောက်လျှင် ငြိမ်းအေး မှု များသည်။ သမာဓိန္တေအားကြီးသည်။ ဒုက္ခကို အကြောင်းပြု၍ သဒ္ဓါလည်းထက်သည်။ နည်းတူပင် သဒ္ဓါနုသာရီ၊ သဒ္ဓါဝိမုတ္တ၊ ပညာဝိမုတ္တမည်သည်။
- (ဂ) အနတ္တ-ဟုရူ၍ အရိယာမဂ်သို့ရောက်လျှင် ပညာ များသည်။ ပညိန္တေထက်သည်။ ပဌမမဂ်ခဏ၌ ဓမ္မာနုသာရီ၊ အလယ် ၆-ဌာန၌ ဒိဋ္ဌိပုတ္တ၊ အရဟတ္တ ဖိုလ်ခဏ၌ ပညာဝိမုတ္တမည်သည်။
- (ဃ) အရူပဈာန်ကို အခြေခံပြု၍ အနိစ္စ၊ ဒုက္ခ-ဟုရူလျက် အရိယာမဂ်သို့ရောက်လျှင် ပဌမမဂ်ခဏ၌ သဒ္ဓါနု- သာရီမည်၏။ အနတ္တ-ဟုရူလျက် အရိယာမဂ်သို့ ရောက်လျှင် ပဌမမဂ်ခဏ၌ ဓမ္မာနုသာရီ မည်၏။ အလယ် ၆ ဌာန၌ ကာယသင်္ခေ၊ အရဟတ္တဖိုလ် ခဏ၌ ဥဘတောဘာဂဝိမုတ္တမည်သည်။

၃၂ မဟာစည် သြဝါဒကထာပေါင်းချုပ်

ဤအရိယာပုဂ္ဂိုလ်(၇)ပါးတို့အား အလေးအမြတ်ပြု၍
ချီးကျူးပူဇော်ပါကုန်၏။

အရှင်မဟာကဿပ ရရှိသော

သြဝါဒတော် ၃-ပါး

- ၁။ သက်ကြီး-လတ်-ငယ်၊ အားလုံးဝယ်၊ နှစ်သွယ် ရှက်
ကြောက်ထင်ပါစေ။
- ၂။ ကုသိုလ်ညွှန်ကြား၊ မြတ်တရား၊ လေးစားစူးစိုက်
နာယူလေ။
- ၃။ ကာယဂတာ၊ သတိဟာ၊ သင့်မှာမစွန့် မြဲပါစေ။
- ၄။ အရှင်မဟာကဿပ၊ လက်ခံရာ ဆုံးမသြဝါ
မြတ်သုံးထွေ။

အကျဉ်းချုပ် သြဝါဒသုံးပါး

- (၁) အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့်
ရောက်ပါစေ။
- (၂) ထိုဉာဏ်ဖြင့်လဲ၊ မတော်ဘဲ၊ ဆင်းရဲငြိမ်းပါစေ။
- (၃) ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှား
နိုင်ပါစေ။

အနုမောဒနာနှင့် သြဝါဒတရားဆောင်ပုဒ်များ ၃၃

၁၃၂၉-ခုနှစ် နတ်တော်လဆုတ် ၁-ရက်နေ့၌ ၁၈-ကြိမ်
မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။
ထိုပူဇော်ပွဲ၌ ၁၃၂၉-ခုနှစ်က ဟောခဲ့သော အရိယာပုဂ္ဂိုလ်
တရားတော်ကိုပင် သာ၍ရှင်းလင်းစွာ သိနားလည်ကြစေ
ရန် ထပ်မံ၍ ဟောကြားခဲ့သည်။

* * *

၁၃၃၀ ခုနှစ်၌ ၁၉-ကြိမ်မြောက် နှစ်ပတ်လည် သြဝါဒ
ခံယူပူဇော်ပွဲကို ဆောက်လုပ်ပြီးခါစဖြစ်သော မဟာစည်
ကျောင်းတော်သစ်ရေစက်ချပွဲနှင့် တပေါင်းတည်း ကျင်းပ
ရန် စီစဉ်ကြသည်။ ကျောင်းသစ်၌ မွမ်းမံရန် အနည်းငယ်
လိုနေသေးသောကြောင့် ထိုနှစ်က ပြာသိုလဆန်း ၄ ရက်
နေ့မှာမှ ကျင်းပရသည်။ ထိုအခါက ပြာသိုလဆန်း ၁-ရက်
နေ့ည၌က စတင်၍ အကြိုတရားပွဲများကို ၃-ညတိတိ
ကျင်းပခဲ့သည်။ ပြာသိုလဆန်း ၄-ရက်နေ့၌ ကျောင်းအနု-
မောဒနာနှင့်တကွ သြဝါဒတရားကို အကျယ်တဝင့် ဟော
ကြားခဲ့သည်။ တရားဆောင်ပုဒ်များမှာ အောက်ပါ
အတိုင်းပင် ဖြစ်သည်။

၁၃၃၀-ခုနှစ် ပြာသိုလဆန်း ၄-ရက် တနင်္ဂနွေ
နေ့တွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ကျင်းပ
သော ကျောင်းရေစက်ချပွဲနှင့် နှစ်ပတ်လည်
သြဝါဒခံယူပူဇော်ပွဲတွင် ကျေးဇူးတော်ရှင် မဟာ-

စည်ဆရာတော်ဘုရားကြီး ဟောကြားသော အနု
မောဒနာနှင့် သြဝါဒတရားတော် ဆောင်ပုဒ်များ

ဝိဟာရဒါနအကျိုးပြ အနုမောဒနာ

- ၁။ အေး-ပူ-စသား၊ ဘေးရန်များ၊ ပယ်ရှား ကင်း
စေသည်။
- ၂။ ကိန်းအောင်းနေရန်၊ ချမ်းသာရန်၊ အမှန်
ဖြစ်ပေသည်။
- ၃။ စျာန်ဝင်စားရန်၊ ရှုမှတ်ရန်၊ ဧကန်သင့်ပေသည်။
- ၄။ ကျောင်းလှူဒါန၊ မြင့်မြတ်လှ၊ ဗုဒ္ဓချီးကျူးသည်။
- ၅။ ကျောင်းလှူသူဟာ၊ လုံးစုံပါ၊ လှူရာရောက်
ပေသည်။
- ၆။ နေ့ညဉ့်မခြား၊ ကုသိုလ်များ၊ ဖြစ်ပွားလေတော့
သည်။
- ၇။ ဆင်းရဲပယ်ရှား၊ မြတ်တရား၊ နာကြားရ
ပြန်သည်။
- ၈။ ကျောင်းအလှူရှင်၊ တရားမြင်၊ ခုပင်ငြိမ်း
နိုင်သည်။
- ၉။ ခုနစ်နှစ်၊ ခုနစ်လ၊ ဝေလာမ၊ ကြီးစွပေးလှူသည်။
- ၁၀။ ဆွဲနှစ်ယူစနာ၊ ကျယ်ပြန့်စွာ၊ ချက်ကာကျွေး
မွေးသည်။

ဝိဟာရဒါနအကျိုးပြ အနုမောဒနာ

၃၅

(ဤ ၉-နှင့် ၁၀-နှစ်ပုဒ်တို့ဖြင့် ဆိုလိုသည်မှာ ဝေလာမ မည်သော ဘုရားအလောင်းတော် ပုဏ္ဏားသည် ဂင်္ဂါ မြစ်ကမ်းတလျှောက်ဝယ် ၁၂-ယူဇနာ ရှည်လျားကျယ်ပြန့် သော အရပ်၌ မီးဖိုချင်းစပ်လျက် ချက်ပြုတ်စေပြီးလျှင် လာလာသမျှ လူများအား ယာဂုနှင့် ထမင်း ဟင်းတို့ကို (၇)နှစ် (၇)လ ပတ်လုံး ကျွေးမွေး လှူဒါန်းခဲ့သည်ဟု ဆိုလို၏။ အကျယ်သိလိုလျှင် ထိုစဉ်အခါက ထုတ်ဝေသော ကျောင်းအနုမောဒနာ တရားတော် စာအုပ်၌ကြည့်ပါ။)

- ၁၁။ ရှစ်သောင်းလေးထောင်စီ၊ ဝတ်-ကိုးမည်၊ လှူ သည် ရက်ရာစွာ။
- ၁၂။ ရွှေခွက် ငွေခွက်၊ ကြေးစင်ခွက်၊ ဆင်နက် ရထားပါ။ (အလှူဝတ် ငါးမျိုး)
- ၁၃။ နို့စား နွားမ၊ ပလ္လင်္က၊ ကည ဝတ်ထည်ပါ။ (အလှူဝတ် ၄-မျိုး)
- ၁၄။ ထိုတွင် ဝတ်ထည်၊ ကုဋေချီ၊ လှူသည် များ လှစွာ။ (ဝတ်စုံ ၂၀-ကို ကုဋေဟု လောက ဝေါဟာရ ရှိကြောင်း၊ ဤ၌ကား ဆယ်ထည်ကို ကုဋေခေါ်ကြောင်း၊ ထိုသို့သော ကုဋေဖြင့် အဝတ်အထည်ကုဋေ ရှစ်သောင်း လေးထောင် လှူကြောင်း အဋ္ဌကထာ အဆိုအားဖြင့် သိ အပ်၏။)

မဟာစည် ဩဝါဒကထာပေါင်းချုပ်

- ၁၅။ သောတာပန်တပါး၊ ကျွေးလှူငြား၊ ကျိုးများ
ထို့ထက်သာ။ (ဝေလာမံ အလှူကြီးထက်
အကျိုးကြီးသည်ဟု ဆိုသည်။)
- ၁၆။ သောတာပန် တရာထက် သကဒါဂါမ်တပါး
ကျွေးလှူတာက သာ၍ အကျိုးကြီးသည်။
- ၁၇။ သကဒါဂါမ်တရာထက် အနာဂါမ်တပါး ကျွေး
လှူတာက သာ၍ အကျိုးကြီးသည်။
- ၁၈။ အနာဂါမ်တရာထက် ရဟန္တာတပါး ကျွေးလှူ
တာက သာ၍ အကျိုးကြီးသည်။
- ၁၉။ ရဟန္တာတရာထက် ပစ္စေကဗုဒ္ဓါတပါး ကျွေးလှူ
တာက သာ၍ အကျိုးကြီးသည်။
- ၂၀။ ပစ္စေကဗုဒ္ဓါတရာထက် မြတ်စွာဘုရား ဆွမ်းလှူ
တာက သာ၍ အကျိုးကြီးသည်။
- ၂၁။ ဘုရား တပါးတည်းထက် ဘုရား အမှူးရှိ
သံဃာ ဆွမ်းလှူတာက သာ၍ အကျိုးကြီး
သည်။
- ၂၂။ ဘုရားအမှူးရှိသံဃာ ဆွမ်းလှူတာထက် သံဃိက
ကျောင်းအလှူက သာ၍ အကျိုးကြီးသည်။

ဝိပဿနာ ၃-ပါးနှင့် ဝိမောက္ခ ၃-ပါး ၃၇

သရဏဂုံ သီလ ဘာဝနာ အကျိုးပြုအနုမောဒနာ

၂၃။ ကျောင်းအလှူထက် သရဏဂုံက သာ၍ အကျိုးကြီးသည်။

၂၄။ သရဏဂုံထက် ငါးပါးသီလက သာ၍ အကျိုးကြီးသည်။

၂၅။ ငါးပါးသီလထက် မေတ္တာဘာဝနာက သာ၍ အကျိုးကြီးသည်။

၂၆။ မေတ္တာ ဘာဝနာထက် အနိစ္စာနုပဿနာက သာ၍ အကျိုးကြီးသည်။

ဝိပဿနာ ၃-ပါးနှင့် ဝိမောက္ခ ၃-ပါး

၁။ မမြဲဟု ရှုမြင်တာက အနိစ္စာနုပဿနာ၊ အနိမိတ္တာနုပဿနာလဲ ခေါ်သည်။ အနိမိတ္တ မက်ကို ရကြောင်းလဲ ဖြစ်သည်။ ယင်းအနုပဿနာဖြင့် ရသောမက်ကို အနိမိတ္တဝိမောက္ခခေါ်သည်။

၂။ ဆင်းရဲဟု ရှုမြင်တာက ဒုက္ခာနုပဿနာ၊ အပ္ပဏိဟိတာနုပဿနာလဲ ခေါ်သည်။ အပ္ပဏိဟိတ မက်ကို ရကြောင်းလဲ ဖြစ်သည်။ ယင်းအနုပဿနာဖြင့် ရသော မက်ကို အပ္ပဏိဟိတဝိမောက္ခ ခေါ်သည်။

၃၈ မဟာစည် သြဝါဒကထာပေါင်းချုပ်

၃။ အတ္တမဟုတ်၊ အတ္တမရှိ၊ သဘောတရား မျှဟု ရှုမြင်တာက အနတ္တာနုပဿနာ၊ သုညတာနုပ-
ဿနာလဲခေါ်သည်။ သုညတမဂ်ကို ရကြောင်းလဲ
ဖြစ်သည်။ ယင်း အနုပဿနာဖြင့် ရသော မဂ်ကို
သုညတဝိမောက္ခ ခေါ်သည်။

အကျဉ်းချုပ် သြဝါဒသုံးပါး

၁။ အပါယ် ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့်
ရောက်ပါစေ။

၂။ ထိုဉာဏ်ဖြင့်လဲ၊ မတော်ဘဲ၊ ဆင်းရဲ ငြိမ်းပါစေ။

၃။ ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှား
နိုင်ပါစေ။

* * *

၁၃၃၁-ခုနှစ်၊ နတ်တော်လဆန်း ၁၂-ရက်နေ့၌ အကြိမ်
၂၀-မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပ
သည်။ ထိုသြဝါဒခံယူပူဇော်ပွဲ၌ မဇ္ဈိမနိကာယ် မူလပဏ္ဏာသ
ပါဠိတော်မှ ဓမ္မဒါယာဒသုတ် တရားတော်ကို ဟောကြား
ခဲ့သည်။ ထိုစဉ်အခါက ပုံနှိပ်ဝေငှခဲ့သော ဆောင်ပုဒ်များ
မှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

တရားအမွေခံတရားတော်

၃၉

မူလပဏ္ဏာသ ပါဠိတော်

ဓမ္မဒါယာဒသုတ် (၁၅)

တရားအမွေခံတရားတော်

- ၁။ ဓမ္မဒါယာ၊ သုတ်မြတ်မှာ၊ မြတ်စွာဟောမိန့်သည်။
- ၂။ ငါ့တပည့်တွေ၊ တရားမွေ၊ ခံစေချင်လှသည်။
- ၃။ အာမိသမွေ၊ ပစ္စည်းတွေ၊ ပယ်စေချင်လှသည်။
- ၄။ တရားအမွေ၊ အစစ်ပေ၊ ၉-ထွေလောကုတ်ပါ။
- ၅။ နိဗ္ဗာန်ရည်ငြား၊ ကုသိုလ်များ၊ တရားမွေတုပါ။
- ၆။ စစ်-တု နှစ်ထွေ၊ တရားမွေ၊ ခံစေလိုလှပါ။
- ၇။ အာမိသမွေ၊ အစစ်ပေ၊ လေးထွေပစ္စည်းပါ။
- ၈။ လူနတ်သူခ၊ ရည်သန်က၊ ဒါန-သီလ-ဘာ။
- ၉။ အာမိသမွေ၊ အတုတွေ၊ မှတ်လေ မေ့ညံ့သာ။

(လူ့ချမ်းသာ နတ်ချမ်းသာ တို့ကို ရည်သန်၍ ပြုသော ဒါန သီလ ဘာဝနာကုသိုလ်များကို အာမိသ အမွေအတုဟု ဆိုလို၏။ ယင်းသည်လည်း အာမိသ အမွေအစစ်ကဲ့သို့ပင် အမွေညံ့သာ ဟူ၍လည်း ဆိုလို၏။)

- ၁၀။ ပစ္စည်းမျှတင်၊ ခံယူလျှင်၊ လူရှင်ဆိုကြမှာ။

၄၀ မဟာစည် သြဝါဒကထာပေါင်းချုပ်

- ၁၁။ ဘုရားသားတွေ၊ ပစ္စည်းမေ့၊ ခံနေရုံမျှသာ။ (ရဟန်းတို့က ပစ္စည်းအမေ့မျှသာ ခံယူနေကြလျှင် ဘုရားတပည့်များဟာ ပစ္စည်းအမေ့ခံများသာဟု ကဲ့ရဲ့ကြလိမ့်မည်ဟု ဆိုလို၏)
- ၁၂။ ထပ်တလဲလဲ၊ အိုမစဲ၊ ဆင်းရဲနေကြမှာ။
- ၁၃။ ထပ်တလဲလဲ၊ နာမစဲ၊ ဆင်းရဲနေကြမှာ။
- ၁၄။ ထပ်တလဲလဲ၊ သေမစဲ၊ ဆင်းရဲနေကြမှာ။
- ၁၅။ ထပ်တလဲလဲ၊ ပါယ်ငရဲ၊ ကျမြဲ ကျနေမှာ။
- ၁၆။ သင်တို့နောင်ရေး၊ ငါမြှော်တွေ့၊ ဝန်လေးသနားပါ။
- ၁၇။ ထို့ကြောင့်အများ၊ တပည့်သား၊ ဘုရားတောင်းပန်သည်။
- ၁၈။ ငါ့တပည့်တွေ၊ တရားမေ့၊ ခံစေချင်လှသည်။
- ၁၉။ အာမိသမေ့၊ ပစ္စည်းတွေ၊ ပယ်စေချင်လှသည်။
- ၂၀။ ဆွမ်းဘုဉ်းပြီးခါ၊ ဘုရားမှာ၊ များစွာဆွမ်းကျန်သည်။ (ဥပမာပြသည်)
- ၂၁။ ရဟန်း ၂-ပါး၊ ဆာလောင်များ၊ ဘုရားထံရောက်သည်။
- ၂၂။ ဘုရားဆွမ်းကျန်၊ သုံးဆောင်ရန်၊ ဖိတ်မန်ခွင့်ပြုသည်။
- ၂၃။ တပါးသာစား၊ ကျန်တပါး၊ ပယ်ရှားကျင့်သုံးသည်။

အကျဉ်းချုပ် ဩဝါဒ ၃-ပါး

၄၁

- ၂၄။ ပယ်ရှားသူသာ၊ ကျိုးများမှာ၊ မြတ်စွာ ချီးကျူး
သည်။
- ၂၅။ ဤသို့ မြတ်စွာ၊ ပုံဆောင်ကာ၊ သာယာဆုံးမသည်။
- ၂၆။ ဘုရားစကား၊ တို့အများ၊ လေးစား ကျင့်ထိုက်
သည်။
- ၂၇။ လေးစားသူမှာ၊ ဆင်းရဲကွာ၊ ချမ်းသာ ရပေမည်။

အရှင်မဟာကဿပ ရရှိသော ဩဝါဒတော် ၃-ပါး

- (၁) သက်ကြီး လတ်ငယ်၊ အားလုံးဝယ်၊ နှစ်သွယ်
ရှက်ကြောက် ထင်ပါစေ။
- (၂) ကုသိုလ်ညွှန်ကြား၊ မြတ်တရား၊ လေးစား စူးစိုက်
နာယူလေ။
- (၃) ကာယဂတာ၊ သတိဟာ၊ သင့်မှာ မစွန့် မြဲပါစေ။
- (၄) အရှင်မဟာကဿပ၊ လက်ခံ-ရ၊ ဆုံးမ ဩဝါ
မြတ်သုံးထွေ။

အကျဉ်းချုပ် ဩဝါဒ ၃-ပါး

- (၁) အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့်
ရောက်ပါစေ။

၄၂ မဟာစည် သြဝါဒကထာပေါင်းချုပ်

(၂) ထိုဉာဏ်ဖြင့်လဲ၊ မတော်ဘဲ၊ ဆင်းရဲငြိမ်းပါစေ။

(၃) ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှား
နိုင်ပါစေ။

* * *

၁၃၃၂-ခုနှစ် နတ်တော်လပြည့်နေ့၌ ၂၁-ကြိမ်မြောက်
နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။ ထို
သြဝါဒခံယူပူဇော်ပွဲ၌လည်း ယခင်နှစ်က ဟောခဲ့သော
ဓမ္မဒါယာဒသုတ် တရားတော်ကိုပင် အလွန်မြတ်နိုးဘွယ်
ကောင်းသောကြောင့် ထပ်မံ၍ ဟောကြားခဲ့သည်။ အထူး
မှာ ထိုနှစ်က ဆောင်ပုဒ်၌ ထိုသုတ်မှ အရှင်သာရိပုတ္တရာ၏
ဝေဘန်ချက်ကိုလည်း အောက်ပါအတိုင်း ဖြည့်စွက် ဟော
သည်။

အရှင်သာရိပုတ္တရာ၏ ဝေဘန်ချက်

၁။ ဆိတ်ငြိမ်တရား၊ မြတ်ဘုရား၊ ပွားများထာဝစဉ်။

၂။ တပည့်တို့ကား၊ ထိုတရား၊ မပွား မလိုက်လျှင် (၁)

၃။ ပယ်ရန်ညွှန်ကြား၊ တရားများ၊ ပယ်ရှား မပြု
လျှင် (၂)

၄။ ပစ္စည်းများရေး၊ အလေးပေး၊ ကျင့်ရေးလျှော့
ပေါ့လျှင်။

အရှင်သာရိပုတ္တရာ၏ ဝေဘန်ချက်

၄၃

- ၅။ ဆုတ်ရန်ရွှေသွား၊ ကျင့်ရန်ကား၊ ချထားဝန်
ရှိလျှင် (၃)
- ၆။ ထေရ်ကြီး-လတ်-ငယ်၊ ကဲ့ရဲ့ဘွယ်၊ သုံးသွယ်ငြိ
စွန်းသည်။
- ၇။ ဆိတ်ငြိမ်တရား၊ တပည့်များ၊ ကျင့်ပွားကြ လေ
လျှင် (၁)
- ၈။ ပယ်ရန်ညွှန်ကြား၊ တရားများ၊ ပယ်ရှားကြလေ
လျှင် (၂)
- ၉။ ပစ္စည်းများရန်၊ မရည်သန်၊ ကျင့်ရန် မလျှော့
လျှင်။
- ၁၀။ ဆိတ်ငြိမ်ကျင့်ရေး၊ ရွှေဆောင်ပေး၊ ဆုတ်ရေး
ပယ်ရှားလျှင် (၃)
- ၁၁။ ထေရ်ကြီး-လတ်-ငယ်၊ ချီးမွမ်းဘွယ်၊ သုံးသွယ်
ပြည့်စုံသည်။
- ၁၂။ လိုချင်တပ်မက်တဲ့- လောဘလဲ ယုတ်မာသည်၊ ပြစ်
မှား ဖျက်ဆီးချင်တဲ့- ဒေါသလဲ ယုတ်မာသည်၊
လောဘကိုလဲ ပယ်ရန်၊ ဒေါသကိုလဲ ပယ်ရန်
အလယ်လမ်းမှန် အကျင့် ရှိသည်၊ ဘယ်ဟာလဲ ဆို
လျှင်-မဂ္ဂင်ရှစ်ပါး မြတ်တရားပင် ဖြစ်သည်။

၄၄ မဟာစည် ဩဝါဒကထာပေါင်းချုပ်

ထိုတရားမှာလည်း—

သမ္မာဒိဋ္ဌိ-မှန်စွာမြင်ခြင်း၊

သမ္မာသင်္ကပ္ပေါ-မှန်စွာကြံခြင်း၊

သမ္မာဝါစာ-မှန်စွာပြောဆိုခြင်း၊

သမ္မာကမ္မန္တာ-မှန်စွာပြုလုပ်ခြင်း၊

သမ္မာအာဇီဝေါ-မှန်စွာ အသက်မွေးခြင်း၊

သမ္မာဝါယာမော-မှန်စွာ အားထုတ်ခြင်း၊

သမ္မာသတိ-မှန်စွာ အမှတ်ရခြင်း၊

သမ္မာသမာဓိ-မှန်စွာ စူးစိုက်တည်ကြည်ခြင်း ဆိုတဲ့ ဤရှစ်ပါးပင် ဖြစ်သည်။

၂။ မှန်စွာ မြင်သိ ကြံမိ မှန်ကန်၊
မှန်စွာ ပြော-ပြု ရှာမှုလမ်းမှန်။
မှန်စွာကြောင့်ကြ မှတ်ရမှန်ကန်၊
စူးစိုက်ကပ် ရှစ်ရပ် မင်္ဂလမ်းမှန်။

၃။ အမျက်သွက်တဲ့- ကောဓလဲ ယုတ်မာသည်၊ ရန်ငြိုး
ဖွဲ့တဲ့- ဥပနာဟလဲ ယုတ်မာသည်။

၄။ သူကျေးဇူးကို ချေဖျက်တဲ့ မက္ခလဲ...၊ မြင့်မြတ်သူကို
ဂုဏ်ပြိုင်တဲ့- ပဋ္ဌာသလဲ ယုတ်မာသည်။

၅။ မနာလိုတဲ့ - ဣဿာလဲ...၊ ဝန်တိုတဲ့ မစ္ဆရိယလဲ
ယုတ်မာသည်။

မဒတရားအကျယ် ၂၇-ပါး

၄၅

- ၆။ ကိုယ့်အပြစ်ကို ဖုံးကွယ်လှည့်စားတဲ့- မာယာလဲ....၊
မရှိတဲ့ဂုဏ်နဲ့ ဝါကြွား စဉ်းလဲတဲ့- သာဌေယျလဲ
ယုတ်မာသည်။
- ၇။ မကိုင်းညွတ် မရိုသေနိုင်တဲ့ ထမ္ဘလဲ....၊ နှိမ်ချိုးရန်
သူထက် ကျောအောင်ပြုတဲ့- သာရမ္ဘလဲ ယုတ်မာ
သည်။
- ၈။ အထင်ကြီးတဲ့-မာနလဲ....၊ ဘဝင်မြင့်တဲ့ အတိမာနလဲ
ယုတ်မာသည်။
- ၉။ မာန်ယစ်တဲ့- မဒလဲ....၊ မေ့လျော့တဲ့ - ပမာဒလဲ
ယုတ်မာသည်။

မဒတရားအကျယ် ၂၇-ပါး

- ၁။ မျိုး၊ နွယ်၊ နာကင်း၊ ပျို၊ နုခြင်း၊ လွန်မင်းသက်ရှည်စွာ။
- ၂။ လာဘ်၊ သက္ကာရ၊ လေးပြုကြ၊ ဖြစ်ရ ရှေ့ဆောင်ပါ။
(အနုဝညာတကို အလေးပြု၌ သွင်းပါ)
- ၃။ ခြံရံ၊ ဘောဂ၊ ရုပ်ဆင်းလှ၊ သုတ၊ ပဋိဘာ။
- ၄။ သက်ကြီး၊ ပိဏ္ဏ၊ ယာပထ၊ ယသ၊ ပြီးမြောက်တာ။
- ၅။ သီလ၊ စျာန၊ တတ်သိပ္ပ၊ ညီမျှလုံးရပ်ပါ။ (သဏ္ဌာန၊
ပါရိပုရီတို့ကို လုံးရပ်ညီ၌ သွင်းပါ)
- ၆။ စွဲမီပြုလျင်း၊ မာန်ယစ်ခြင်း၊ မယွင်းဖြစ်တတ်ပါ။

၄၆ မဟာစည် သြဝါဒကထာပေါင်းချုပ်

ပမာဒတရားအကျယ်

- ၁။ ဒုစရိုက်သုံးပါး၊ ကာမငါး၊ စိတ်သွားစေဘို့လွှတ်ထားလျှင်။
- ၂။ ကုသိုလ်တရား၊ ပွားဘို့ကား၊ လေးစား ကောင်းစွာ မပြုလျှင်။
- ၃။ မပြတ်မပွား၊ စိတ်လျော့ငြား၊ လိုလား ခုရ ချထားလျှင်။
- ၄။ မမှီဝဲငြား၊ မပွားများ၊ အားပါးမထုတ် နေခဲ့လျှင်။
- ၅။ သွားလာသောက်စား၊ ပျော်နေငြား၊ သူအား မေ့လျော့ခေါ်သည်ပင်။

* * *

၁၃၃၃-ခုနှစ် နတ်တော်လဆုတ် ၃ ရက်နေ့၌ ၂၂-ကြိမ် မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။ ထို သြဝါဒခံယူပူဇော်ပွဲ၌ အင်္ဂုတ္တရပါဠိတော် ပဉ္စကနိပါတ် နှာ (၉၃)မှ အနာဂတ်ဘေး ငါးပါးတရားတော်ကို ဟောကြားခဲ့သည်။ ထိုတရားဆောင်ပုဒ်မှာ အောက်ပါအတိုင်း ပင်ဖြစ်သည်။

အနာဂတဘယသုတ္တန် တရားတော်ဆောင်ပုဒ်များ ၄၇

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
အင်္ဂုတ္တရပါဠိတော်

အနာဂတဘယသုတ္တန် တရားတော်ဆောင်ပုဒ်များ

- (က) နာဂတ်ဘေးများ၊ မြတ်ဘုရား၊ ငါးပါးဟောခဲ့သည်။
- (ခ) “ခု မပေါ်သေး၊ လာမည့်ဘေး၊ မြှော်တွေးသိရမည်။”
- (ဂ) သိပြီးလျှင်ကား၊ ထိုဘေးများ၊ ပယ်ရှားကြရမည်။”
 - ၁။ ချိုရဟန်းများ၊ ကိုယ်-မပွား၊ သိ-ပွားကင်းကြမည်။
 - ၂။ စိတ်နှင့် ပညာ၊ ပွားမှုမှာ၊ ဝေးကွာလှချေမည်။
 - ၃။ သို့ပါသော်ငြား၊ ရှင်သစ်များ၊ ဖြစ်ပွားစေကြမည်။
(ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးကြမည်ဟု ဆိုလို၏)
 - ၄။ သီလစသား၊ ကျင့်ရန်ကား၊ ညွှန်ကြားမစွမ်းပြီ။
 - ၅။ တပည့်တွေလဲ၊ နည်းတူဘဲ၊ မလွဲဖြစ်လိမ့်မည်။
 - ၆။ ဤနည်းဖြင့်ပ၊ ဝိနယ၊ ဓမ္မ ပျက်စီးမည်။
 - ၇။ ဤကားဘယ၊ ပဌမ၊ သိရ ပယ်ရမည်။ (၁)
 - ၈။ ထို့တူလေးဖြာ၊ ဘာဝနာ၊ ကင်းကွာနေကြမည်။
 - ၉။ သို့ပါသော်လည်း၊ နိဿယည်း၊ ပေးပြီးနေကြမည်။

၄၈ မဟာစည် သြဝါဒကထာပေါင်းချုပ်

၁၀။ တပည့်တွေလဲ၊ နည်းတူဘဲ၊ မလွဲ ဖြစ်လိမ့်မည်။

၁၁။ ဤနည်းဖြင့်ပ၊ ဝိနယ၊ ဓမ္မပျက်စီးမည်။

၁၂။ ဤကားဘယ၊ ဒုတိယ၊ သိရ ပယ်ရမည်။ (၂)

၁၃။ ထို့တူလေးဖြာ၊ ဘာဝနာ၊ ကင်းကွာ နေကြမည်။

၁၄။ အဘိဓမ္မ၊ ဝေဒလ္လ၊ ပြောကြ ဟောကြမည်၊
(အမြတ်တရား၊ ဉာဏ်စကား၊ ပြောကြားကြလိမ့်)

၁၅။ မည်းညစ်တရား၊ ရောက်သော်ငြား၊ ထင်ရှားမသိပြီ။

၁၆။ ဤနည်းဖြင့်ပ၊ ဝိနယ၊ ဓမ္မပျက်စီးမည်။

၁၇။ ဤကားဘယ၊ တတိယ၊ သိရပယ်ရမည်။ (၃)

၁၈။ ထို့တူ လေးဖြာ၊ ဘာဝနာ၊ ကင်းကွာ နေကြမည်။

၁၉။ ဘုရားဟောချက်၊ တရားနက်၊ မသက်ဝင်ကြပြီ။

၂၀။ ကဝိထွင်ထား၊ ပြင်တရား၊ လိုက်စားကြလိမ့်မည်။

၂၁။ ဤနည်းဖြင့်ပ၊ ဝိနယ၊ ဓမ္မ ပျက်စီးမည်။

၂၂။ ဤကားဘယ၊ စတုတ္ထ၊ သိရ ပယ်ရမည်။ (၄)

၂၃။ ထို့တူလေးဖြာ၊ ဘာဝနာ၊ ကင်းကွာ နေကြမည်။

၂၄။ ပစ္စည်းများရေး၊ အလေးပေး၊ ကျင့်ရေး ပေါ့လျော့
မည်။

ဩဝါဒအကျဉ်းချုပ် ၃-ပါး

၄၉

၂၅။ ရောက်-သိစေဟု၊ အားထုတ်မှု၊ မပြုကင်းကြမည်။

၂၆။ အတုလိုက်သွား၊ တပည့်များ၊ အလားတူကြမည်။

၂၇။ ဤနည်းဖြင့်ပ၊ ဝိနယ၊ ဓမ္မပျက်စီးမည်။

၂၈။ ဤကားဘယ၊ ပဉ္စမ၊ သိရပယ်ရမည်။ (၅)

(ဆ) ဤဘေးငါးဖြာ၊ ပယ်ဘို့ရာ၊ မြတ်စွာမှီနဲ့ခဲ့သည်။

ဩဝါဒအကျဉ်းချုပ် သုံးပါး

(၁) အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့်ရောက်
ပါစေ။

(၂) ထိုဉာဏ်ဖြင့်လဲ၊ မတော်ဘဲ၊ ဆင်းရဲငြိမ်းပါစေ။

(၃) ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှားနိုင်
ပါစေ။

* * *

၁၃၃၄-ခုနှစ် နတ်တော်လဆုတ် ၄-ရက်နေ့၌ ၂၃-ကြိမ်
မြောက် နှစ်ပတ်လည် ဩဝါဒခံယူပူဇော်ပွဲကိုကျင်းပသည်။
ထိုဩဝါဒခံယူပူဇော်ပွဲ၌ ယခင်နှစ်က ဟောခဲ့သော အနာ-
ဂတဘယသုတ္တန် တရားတော်ကိုပင် အလွန်သတိပြုဘွယ်
ကောင်းသောကြောင့် ထပ်မံ၍ ဟောကြားခဲ့သည်။

ဩဝါဒ ၄-ပ-မ-သ-စ

၅၀ မဟာစည် သြဝါဒကထာပေါင်းချုပ်

၁၃၃၅-ခုနှစ် နတ်တော်လပြည့်နေ့၌ ၂၄-ကြိမ်မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပသည်။ ထို သြဝါဒခံယူပူဇော်ပွဲ၌ ရဟန်းကောင်းကျင့်စဉ် တရားတော် ဟူသော အမည်ဖြင့် ဂေါလိယာနိသုတ် တရားတော်ကို ဟောကြားခဲ့သည်။ ထိုတရားတော်၏ ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။

မဇ္ဈိမနိကာယံ မဇ္ဈိမပဏ္ဏာသပါဠိတော်
ဂေါလိယာနိသုတ်

ရဟန်းကောင်း ကျင့်စဉ်တရားတော်
ဆောင်ပုဒ်များ

- ၁။ တောနေရှင်မြတ်၊ သံဃာကပ်၊ တုပ်ဝပ်ရှိသေရာ။
- ၂။ ကြီးငယ်တို့အား၊ မထိပါး၊ မြစ်တားကင်းစေရာ။
- ၃။ ခန္ဓကဝတ်လဲ၊ မချွတ်ပဲ၊ အမြဲကျင့်သုံးရာ။
- ၄။ ဆွမ်းခံဝင်လဲ၊ မစောပဲ၊ ပြန်လဲမနှောင်းရာ။
- ၅။ ဆွမ်းမစားခင်၊ စားပြီးလျှင်၊ အိမ်ဝင်မလည်ရာ။
- ၆။ သံဃာ့ထံတော်၊ ကပ်နေသော်၊ လျှပ်ပေါ် ပျံလွင့်
မရှိရာ။
- ၇။ ပြောဆိုကြမ်းတမ်း၊ နှုတ်သရမ်း၊ ရန်ကြမ်းကင်း
စေရာ။

အကျဉ်းချုပ် ဩဝါဒ ၃-ပါး

၅၁

- ၈။ မိတ်ကောင်းရှိရယ်၊ ဆုံးမလွယ်၊ နှစ်သွယ်ပြည့်စုံရာ။
- ၉။ တောကျောင်းနေတုံ၊ လွန်ခြောက်ဖုံ၊ လုံခြုံစောင့်ရှောက်ရာ။
- ၁၀-၁၁။ ဘောဇဉ်တိုင်းရှေ့၊ သိပါစေ၊ အိပ်နေနည်းပါးရာ။
- ၁၂-၁၅။ ဝီရိ-သတိ၊ သမာဓိ၊ အသိပညာ ပြည့်စုံရာ။
- ၁၆။ အဘိဓမ္မာ၊ ဝိနည်းမှာ၊ လေ့လာအားထုတ်ရာ။
- ၁၇။ ဝိမောက်သန္တ၊ အရူပ၊ လေးဝစုံစေရာ။
- ၁၈။ လူမြတ်တရား၊ ရစေသား၊ ကြိုးစားအားထုတ်ရာ။
- ၁၉။ တဆွဲရှစ်ထွေ၊ ဤဝတ်တွေ၊ တောနေရဟန်း ကျင့်သုံးရာ။
- ၂၀။ ရွာကျောင်းနေလဲ၊ နည်းတူဘဲ၊ မလွဲကျင့်သုံးရမည်သာ။

အကျဉ်းချုပ် ဩဝါဒ ၃-ပါး

- ၁။ အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့်ရောက်ပါစေ။
- ၂။ ထိုဉာဏ်ဖြင့်လဲ၊ မတော်ဘဲ၊ ဆင်းရဲငြိမ်းပါစေ။
- ၃။ ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှားနိုင်ပါစေ။

၅၂ မဟာစည် သြဝါဒကထာပေါင်းချုပ်

၁၃၃၆-ခုနှစ် နတ်တော်လဆန်း ၉-ရက် တနင်္ဂနွေနေ့၌ ရန်ကုန်မြို့ သာသနာ့ရိပ်သာတွင် ဝိပဿနာကမ္မဋ္ဌာန်းစ၍ ပြခဲ့သည်မှ ၂၅-နှစ် ပြည့်မြောက်သည်ကို ရည်ညွှန်း၍ ငွေရတုသဘင်ဟူသော အမည်ဖြင့် နှစ်ပတ်လည် သြဝါဒ ခံယူပူဇော်ပွဲကို အထူးတလည် ခမ်းနားစွာ ကျင်းပသည်။ ထို ငွေရတုသဘင် သြဝါဒခံယူပူဇော်ပွဲ၌ အထူးသဖြင့် အမှတ်တရဖြစ်စေရန် ဘုရားရှင်တို့၏ သြဝါဒပါတိမောက် တရားတော်ကိုပင် ထပ်၍ ဟောသည်။ တရားဆောင်ပုဒ် များမှာ ၁၃၁၅-ခုနှစ် ၄-ကြိမ်မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲတုန်းက ဖြန့်ဝေခဲ့သော ဆောင်ပုဒ် များအတိုင်းပင် ဖြစ်သည်။ သို့သော် အထူးမှတ်သားရန် ဤအရာ၌ ထိုသြဝါဒ ပါတိမောက် ဂါထာတို့၏ အနက်ကို ဖော်ပြပါမည်။

(၁) တိတိက္ခာ-ချုပ်တည်းခံလင့်ခြင်းဟူသော၊ (ဤ ဝိသေသနဖြင့် ဓမ္မနိဇ္ဈာနခန္တီခေါ် နှစ်သက် သဘောကျ သည့် ဉာဏ်ခန္တီ မဟုတ်ဟု သိစေ၏) ခန္တီ-သည်းခံခြင်းသည်၊ ပရမံ-မြတ်သော၊ တပေါ-(သီလစသည်တို့၏ ဆန့်ကျင် ဘက် ကိလေသာတို့ကို ပူလောင် ခြောက်သွေ့စေသည့်) အကျင့်ပေတည်း။ [တိတိက္ခာသင်္ခါတာ-တိတိက္ခာဟု ဆိုအပ် သော၊ အဓိဝါသနခန္တီ-မိမိအပေါ်၌ တက်နေစေခြင်း- ခံလင့်ခြင်း ဟူသော၊ ခန္တီ-(သည်းခံခြင်း)သည်၊ ဥတ္တမံ-

ဩဝါဒပါတိမောက္ခ ဂါထာတို့၏အနက် ၅၃

မြတ်သော၊ တပေါ-အကျင့်ပေတည်း။ ဣတိ အတ္ထော-
ဤကား “ခန္တီ ပရမံ တပေါ တိတိက္ခာ” ဟူသောအပိုဒ်၏
အနက်။ ဤအဋ္ဌကထာအဖွင့်၌ အဓိဝါသန-ပုဒ်ဖြင့် သည်း
ခံခြင်းဟူသော အနက်ကိုပင် ပြ၏။ သဒ္ဓါနက်အားဖြင့်
အဓိ-မိမိ၏အထက်၌၊ ဝါ-မိမိအပေါ်၌ တက်၍ + ဝါသန-
နေစေခြင်း = အဓိဝါသန-မိမိ၏ အထက်၌ နေစေခြင်း၊
ဝါ-မိမိအပေါ်၌ တက်၍ နေစေခြင်း-ဟု အနက်ရ၏။ ဆိုလို
သော အနက်မှာမူ သည်းခံခြင်းဟူ၍ပင် ဖြစ်သည်။ ထိုပုဒ်၌
အဓိ-သဒ္ဓါကို အကြောင်းပြု၍ “အလွန်သည်းခံခြင်း”
ဟူ၍ကား မပြန်အပ်။ အဓိ-ကို အလွန်ဟုပြန်လျှင် အဓိ
ဝါသန-အလွန်နေခြင်းဟူ၍ မလိုအပ်သော အနက်ကိုသာ
ရရာ၏။ ထို့ပြင် တိတိက္ခာ-ပုဒ်၊ အဓိဝါသန-ပုဒ်တို့ဖြင့်
ခန္တီ-ပုဒ်ကို အထူးပြုခြင်းသည် “အသိဉာဏ်မဟုတ်၊ သည်းခံ
ခြင်းသာ” ဟု သိစေရန်ဖြစ်သည်။ အကယ်၍ “အလွန်
သည်းခံခြင်း” ဟု အနက်ပြန်လျှင် မည်၍မည်မျှအထိ သည်း
ခံလျှင် သာမန်သည်းခံခြင်း မည်ပါသနည်း၊ မည်၍မည်မျှ
အထိ သည်းခံမှ အလွန်သည်းခံခြင်း မည်ပါသနည်း” ဟု
သံသယဖြစ်ဖွယ်၊ မေးဖွယ် ရှိ၏။ ထိုအမေးကို ပြေလည်
အောင် ဖြေနိုင်မည် မဟုတ်ပေ။ စင်စစ်သော်ကား
တိတိက္ခာ၊ အဓိဝါသနံ၊ ခန္တီ-ဟူသော ဤသုံးပုဒ်သည် ဤ
အရာ၌ သည်းခံခြင်းအနက်ဟော အနက်တူပုဒ်များသာ
ဖြစ်သည်။ ထို့ကြောင့်ပင် “တိတိက္ခာနံ ခမနံ တိတိက္ခာ”

၅၄ မဟာစည် သြဝါဒကထာပေါင်းချုပ်

ဟူ၍၎င်း၊ “ခန္တိယာ ဧဝံ ဝေဝစနံ”ဟူ၍၎င်း အဋ္ဌကထာ ဋီကာတို့၌ မိန့်ဆိုကြပေသည်။ သို့ဖြစ်၍ အမေဃဒေါသကို ချုပ်တည်း၍ သည်းခံခြင်းဟူသမျှသည် မြတ်သော အကျင့် ချည်းသာ ဖြစ်သည်။ သံဝရငါးပါးတို့တွင် ခန္တိသံဝရချည်း သာ ဖြစ်သည်။ တရားကိုယ်အားဖြင့် သည်းခံသည့် အခြင်း အရာအားဖြင့် ဖြစ်သော အဒေါသ ပြဋ္ဌာန်းသော စိတ္တုပ္ပါဒ်၊ သို့မဟုတ် အဒေါသပင်ဟူ၍ မှတ်အပ်၏။ ထို့ကြောင့် ဝိသုဒ္ဓိမဂ် မဟာဋီကာ(ပ-၂၆)၌ “ခန္တိသံဝရော အဓိဝါသနာ၊ သာ စ တထာပဝတ္တာ အဒေါသပဓာနာ ခန္ဓာ၊ အဒေါသော ဧဝံ ဝါ”ဟု ဖွင့်ပြထားပေသည်။]

နိဗ္ဗာန်-နိဗ္ဗာန်ကို၊ ပရမံ-အမြတ်ဆုံးဟူ၍၊ ဗုဒ္ဓါ-ဘုရား ရှင်တို့သည်၊ ဝဒန္တိ-မိန့်ဆိုဟောကြားကုန်၏။ ပရူပဿာတိ- သူတပါးကို ညှဉ်းဆဲသောသူသည်၊ ဝါ-သူတပါးကို သတ် သော သူသည်၊ န ပဗ္ဗဇိတော-ကိလေသာကို နှင်ထုတ် တတ်သော ရှင်ရဟန်းမဟုတ်။ ပရံ ဝိဟေဌယန္တော-သူ တပါးကို ညှဉ်းဆဲသောသူသည်၊ န သမဏော-ကိလေသာ ငြိမ်းသူ ရဟန်းမဟုတ်။

(၂) သဗ္ဗပါပဿ-အလုံးစုံသော မကောင်းမှု အကု သိုလ်ကို၊ အကရဏံ-မပြုခြင်း-မဖြစ်စေခြင်း၎င်း၊ ကုသလဿ- အရဟတ္တမဂ်အထိ ကုသိုလ်အားလုံးကို၊ ဥပသမ္ပဒါ-ပြည့်စုံ

သြဝါဒပါတိမောက် ဂါထာတို့၏အနက် ၅၅

စေခြင်းငှင်း၊ သစိတ္တပရိယောဒပနံ-မိမိ၏စိတ်ကို(အရဟတ္တ
ဖိုလ်ဖြင့်) ဖြူစင်တောက်ပစေခြင်းငှင်း၊ ဧတံ-ဤသုံးပါး
သည်၊ ဗုဒ္ဓါနံ-ဘုရားရှင်တို့၏၊ သာသနံ-အဆုံးအမတော်
ပေတည်း။

[ဣတိ-ဤသို့လျှင်၊ သီလသံဝရေန-သီလတည်းဟူသော
ပိတ်ဆို့ စောင့်စည်းမှုဖြင့်၊ သဗ္ဗပါပံ - အလုံးစုံသော
မကောင်းမှု အကုသိုလ်ကို၊ ပဟာယ-ပယ်၍။ သမထဝိပ-
ဿနာဟိ-သမထ ဝိပဿနာတို့ဖြင့်၊ ကုသလံ-ကာမ, ရူပ,
အရူပကုသိုလ်နှင့် အရိယမဂ်ကုသိုလ်ကို၊ သမ္မာဒေတာ-ပြည့်
စုံစေ၍၊ အရဟတ္တဖလေန-အရဟတ္တဖိုလ်ဖြင့်၊ စိတ္တံ-စိတ်ကို၊
ပရိယောဒပေတဗ္ဗံ-ဖြူစင်စေအပ်၏-ဟူ၍ အဋ္ဌကထာ၌ ဖွင့်
ပြထားသောကြောင့် ပဌမအပိုဒ်အရ သီလဖြင့် အကု
သိုလ်ကို ပယ်ရမည်၊ လူမှာ လူတို့၏ သီလဖြင့်၊ ရဟန်းမှာ
ရဟန်းတို့၏ သီလဖြင့် ပယ်ရမည်။ ဒုတိယအပိုဒ်ဖြင့် သမထ
ဘာဝနာ ဝိပဿနာဘာဝနာအလုပ်တို့ဖြင့် ကာမကုသိုလ်
ရူပကုသိုလ် အရူပကုသိုလ် မဂ်ကုသိုလ်တို့ကို ပြည့်စုံအောင်
အားထုတ်ရမည်၊ ထိုသို့အားထုတ်၍ အရဟတ္တမဂ်သို့ရောက်
လျှင် စိတ်သည် စင်ကြယ်၏၊ သို့သော် အရဟတ္တဖိုလ်သို့
ရောက်မှ စင်ကြယ်ခြင်းကိစ္စ လုံးဝပြီးဆုံးသည်။ ထို့ကြောင့်
တတိယအပိုဒ်ဖြင့် အရဟတ္တဖိုလ်ဖြင့် စိတ်ကိုဖြူစင်စေရမည်
ဟု အဋ္ဌကထာ၌ ဆိုပေသည်။]

၅၆ မဟာစည် သြဝါဒကထာပေါင်းချုပ်

အနုပဝါဒေါ-သုတပါးကို မစွပ်စွဲခြင်း၎င်း၊ အနုပဿာ-
 တော-သုတပါးကို (ကိုယ်ဖြင့်) မညှဉ်းဆဲခြင်း၎င်း၊ ပါတိ-
 မောက္ခေ စ သံဝရော-ပါတိမောက်သီလ၌ စောင့်စည်းပိတ်
 ဆို့ခြင်း၎င်း၊ မတ္တညူတာ စ ဘတ္တသ္မိံ-စားဘွယ်၌ ခံယူခြင်း
 သုံးဆောင်ခြင်း အလိုအားဖြင့် အတိုင်းအရှည်ကို သိခြင်း
 ၎င်း၊ ပန္နဉ္စ သယနာသနံ-အစွန့်ကျသော တောကျောင်း၌
 နေခြင်း၎င်း၊ အဓိစိတ္တေ-လွန်မြတ်သောစိတ်အလုပ်၌၊ ဝါ-
 သမထဝိပဿနာအလုပ်၌၊ အာယောဂေါ စ-မပြတ် အား
 ထုတ်ခြင်း၎င်း၊ ဧတံ- ဤ ၆-ပါးသည်၊ ဗုဒ္ဓါနံ-ဘုရားရှင်တို့၏၊
 သာသနံ-အဆုံးအမတော်ပေတည်း။

ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ဝိပဿနာကမ္မဋ္ဌာန်း
 စတင်ပြခဲ့သည်မှ ၂၅-နှစ်အတွင်း နှစ်ပတ်လည်
 မဟာစည် သြဝါဒကထာပေါင်းချုပ်
 ဤတွင် ပြီး၏။

ဩကာသကန်တော့ခန်း

၅၇

ရည်ရွယ်ချက်ပြည့်စုံသောဩကာသကန်တော့ခန်း

ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊
မနောကံတည်းဟူသော အပြစ်ခပ်သိမ်း၊ ပပျောက်ငြိမ်း၍၊
အသက်ရှည်စွာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊
ကောင်းမှုမင်္ဂလာ၊ ဖြစ်ပါစေခြင်းအကျိုးငှါ၊ ဘုရားရတနာ၊
တရားရတနာ၊ သံဃာရတနာ တည်းဟူသော၊ ရတနာ
မြတ်သုံးပါး၊ (ဆရာသမား)တို့ကို အရိုအသေ၊ လက်အုပ်
မိုး၍၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျှော့၊ ကန်တော့ပါ၏
(အရှင်ဘုရား)။

(ဆုပေးမည့်ပုဂ္ဂိုလ်ရှိလျှင် ဤတွင် ရပ်ပါ၊ ဆုပေး
မည့် ပုဂ္ဂိုလ်မရှိလျှင် အောက်ပါအတိုင်း ဆက်၍ရွတ်ဆို
ဆုတောင်းပါ။)

ကန်တော့ရသော ဤကောင်းမှုကံစေတနာတို့ကြောင့်၊
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး
ငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး
၉၆-ပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း၊ ကင်းလွတ်
ငြိမ်းသည်သာဖြစ်၍၊ မင်္ဂတရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရား
တော်မြတ်ကို၊ လျင်မြန်စွာ၊ ရပါလို၏ (အရှင်ဘုရား)

မှတ်ချက်။ ။ဤကန်တော့ခန်း၌ (ဆရာသမား) ဟူသော
ဤစကားမှာ ဆရာသမားတို့ကို ကန်တော့

၈

ဩကာသကန်တော့ခန်း

သောအခါ၌ ထည့်ဆိုရန် ဖြစ်သည်။ မိခင်၊
 ဘခင် စသည်တို့ကို ကန်တော့သော အခါ
 များ၌မူကား (မိခင်၊ဘခင်၊အဘိုး၊အဘွား၊
 ဦးကြီး၊ အရီး) စသည်တို့ကို လဲလှယ် ထည့်
 သွင်း၍ ဆိုရမည်။

(အရှင်ဘုရား)ဟူသော စကားမှလည်း ရတနာ
 သုံးပါး၊ရဟန်းသံဃာတို့ကို ကန်တော့သောအခါ၌သာ
 ဆိုရန် ဖြစ်သည်။

ရန်ကုန်မြို့ သာသနာ့ရိပ်သာ တရားပွဲများ၌ အထက်ပါ
 ဩကာသ ကန်တော့ခန်းဖြင့် တထောင် နှစ်ထောင်မက
 ပရိသတ်များစွာ အညီအညာရွတ်ဆို၍ ပူဇော် ကန်တော့
 ကြသည်။

၁၃၁
[၈-၀]